



፭፻፲፭

အမှတ် ၁၅၂၊ ဒေသလမ်း၊ က-ရပ်ကွက်၊ သုဝဏ္ဏလိုင်းနှင့် မြို့နယ်။


၀၉ ၄၅၀၆ ၂၃၇၃၊ ၀၉ ၄၅၀၆ ၂၃၇၄

sarpaymaha@gmail.com  
www.facebook.com/Ma.Har201507

ထုတ်ပေါ်နှင့် သောက်များ	<b>ပထမအကြိမ်</b>
မျက်နှာဖူးဒီဇိုင်း	<b>ဒီဇင်ဘာလ၊ ၂၀၂၁ ခုနှစ်</b>
စောင်ရေး	<b>၁၀၀၀</b>
မျက်နှာဖူးဒီဇိုင်း	<b>ကိုယ်</b>
ထုတ်ဝေသူ	<b>သိမ့်သူ့ (၁၂၂၅)</b>
ပုံစံပိုင်သူ	<b>ဝင်ပိုင်ပိုင်(နှင့်သင်ပုံစံပိုင်တိုက်-၀၀၄၄၁) ဝြော်ခွော်ပြုချုပ်</b>
စာစဉ်	<b>ကျော်စိန်ဝင်း</b>
စာအောင်ချုပ်	<b>ကိုတင်အေး Perfect (ဝြော်ဆောင်စာ)</b>
ဖြန့်ချိရေး	<b>မဟာဓာတ်</b>
	<b>ဖုန်း - ၀၉၄၄၀၆၂၃၈၈၁ ၀၉၄၄၀၆၂၃၈၄</b>
တန်း	<b>၃၇၀၀ ကျပ်</b>

ဝင်းကြိုး

ပဟ္မာန်း၊ ဝင်းကြိုး  
ရန်ကုန်၊ မတာတာပေ၊ ၂၀၂၁  
၁၁ ၁၅၂၂၊ ၂၀၁၅ × ၁၂၁၅ ဝင်းကြိုး  
(၁) ပဟ္မာန်း



---

# BURMA JACK

---

BY JACK GIRSHAM , LOWELL THOMAS

မြန်မာ စောင့် ပေါ် ( ၁၉၆၅ - ၂၂ )



အခန်း (၁)

## မိတ်ဆက်နိဒါန်း

အစဉ်းမှာတော့ စွန်းစားခန်းတွေပေါ့။ ကာလရွှေလျားလာတော့ ဒါတွေက စွန်းစားခန်းပုံပြင်တွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူ၊ ယဉ်ကျေးမှုဆိုတာကလည်း ဖွံ့ဖြိုးစကာလ၊ ယဉ်ကျေးမှုသက်တမ်းနှင့်သေးတဲ့ အချိန်အခါပေါ့။ ဒီတော့ တိရှိစွာနှစ်အရိုင်းတွေနဲ့ ထွေးလုံးသတ်ပုတ် အနိုင်ယူရတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားစရာအကောင်းဆုံး ပုံပြင်အတ်လမ်းတွေပဲပေါ့။ သူတို့ နေထိုင်ခဲ့ကြတဲ့ ဂုတွေထဲမှာ ရေးဆွဲခဲ့ကြတဲ့ နံရံဆေးရေး ပန်းချီတွေကို ကြည့်မယ်ဆိုရင် သူတို့ဟာ တောတွေတောင်တွေ၊ လွင်ပြင် တွေထဲမှာ သွားလာကျက်စားနေကြတဲ့ သတ္တဝါတွေနဲ့ ပုံတွေ ရေးဆွဲထားကြတာ အများဆုံးဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ စိုးစားကြည့်လေ တောထမှာ ကျက်စားနေတဲ့ သတ္တဝါတစ်ကောင်ကို ခြေရာခံလိုက်ရမှာ အသားစား ကျားတစ်ကောင်နဲ့ ပက်ပင်းတွေ့ချင်တွေ့မယ်၊ ဒါမှမဟုတ် ဓရမဝဝက်ဝံ့ကြီး တစ်ကောင်နဲ့ မျက်နှာချင်းဆိုင် တွေ့ချင်တွေ့ရမယ်။ ဉာဏ်အဲ အိပ်စက်နား နေတဲ့ ရှတ်မှာ မီးပုံကြီးနံဘေး စိုင်းဖွဲ့စကားပြောရင် သူ၊ စွန်းစားခန်းတွေက စိတ်ဝင်စားစရာဖြစ်နေမှာပေါ့။ မီးပုံကြီးကြောင့် ရလာတဲ့ အလင်းအမှာ်ငါးတွေကြားမှာ သူစွန်းစားခန်းက ခမ်းနားပြောင်မြောက်နေခဲ့မှာ အမှန်ပါပဲ။

နားထောင်နေကြတဲ့ ပရီယာတ်တွေကရော ပါးစပ်အဟောင်းသားနဲ့  
သူ့စွန်းစားခန်းတွေကို နားထောင်နေကြအပြီး နောက်ခုံးကျတော့ လက်ခုပ်  
ထဲဘာပေးကြပါရဲလား။ ကိုယ်တွေ့ စွန်းစားခန်းတွေ ပြန်ပြောပြနေသူကရော  
သူ့စွန်းစားခန်းတွေကို ပြန်ပြောပြတဲ့နေရာမှာ အရှိအတိုင်းသာ ပြောပါသလား။  
သူရဲကောင်းဆန်ဆန် လုပ်ဆောင်ချက်အပိုလေးတွေ ဖြည့်စွက်ပြီး ပြောနေခဲ့  
တာလား၊ ဒါမှုမဟုတ် တကယ်ဖြစ်ပျက်ခဲ့တာကို အသေးစိတ်မပြောတော့ဘဲ  
အတိုင်း ပြောခဲ့လေသလား။ သူပြောပြတာတွေက စိတ်ဝင်စားစရာကောင်းရင်  
တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်လာကြရင်း ကျွန်တော်တို့  
မျိုးဆက်တွေအထိ ရောက်လာခဲ့တာလား။ လူသားတွေရဲ့ စိတ်သဘောက  
အားနည်းချက်ရှိတဲ့တာ အာမှ မဟုတ်ပါဘူး။ ဟိုးဓရားတုန်းက ဆာမှ  
ရိုင်းတွေ လက်ထက်မှာကတာည်းက ဂိတ်ပါမက်ရှု ဆိုသူက ကောင်းကင်ဘုံက  
ကျလာတဲ့ နားရိုင်းကြီးကို အသေသတ် အနိုင်ယူနိုင်ခဲ့တယ် ဆိုတာကို  
ယုံကြည် လက်ခံခြားကြသလို့ ဟာကြားလို့ ဆိုတဲ့ လူစွမ်းကောင်းက နှီမီးနဲ့  
ဆိုတဲ့ ခြေသံ့ကြီးကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတာကိုလည်း လက်ခံခြားကြတာ  
ပါပဲ။

အခု ဖော်ပြမယ့် စာအုပ်က မူဆိုးအကြောင်းပါပဲ။ ဒါပေမဲ့ တစ်မှု  
ထူးခြားတယ်လို့ ပြောရမယ့် မူဆိုးပါ။ ဒီဇေတ်လမ်းကို ပြောပြတဲ့သူက  
ဂျက်ဂရစ်ရှုဟမ် ဆိုတဲ့သူ ဖြစ်ပါတယ်။ သူဟာ ခင်ဗျားတို့ ကြားဖူးကြမယ့်  
သေမင်းလက်က သီသီကလေးလွှတ်လာတဲ့ အဖြစ်အပျက်တွေထက် အများ  
ကြီး ထူးခြားတာ တွေ့ရပါလိမ့်မယ်။ ဂျက်ဆိုတဲ့ သူက တကယ့်ကို ခေါင်း  
အေးအေးထားတတ်တဲ့သူပါ။ သူက အန္တရာယ်ကို ဘယ်လို့ ရင်ဆိုင်မယ်ဆို  
တာ မတွေးရသေးဘဲနဲ့ ဘယ်တော့မှ ရင်ခိုင်မယ် သူလည်း မဟုတ်ပါဘူး။  
ဒါကြောင့်လည်း ကျွန်တော်က သူ့စွန်းစားခန်းအကြောင်း ပြောပြနိုင်းတာပါ။

ဂျက်နဲ့ ကျွန်တော်က အင်မတန်ထူးခြားတဲ့ တိုက်ဆိုင်မှုတ်ခု  
ကြောင့် ၁၉၅၈ ခုနှစ်မှာ ဆုံးဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်  
ဟာ အိန္ဒိယမြောက်ပိုင်း အာသံပြည်နယ်မှာ **High Adventure** အမည်ရှိ  
ရပ်မြင်သံကြားအတ်လမ်းတဲ့ရဲ့ အတ်ဝင်ခန်းတွေ ရှိက်ဖို့ ရောက်နေခဲ့တာပါ။  
အာသံပြည်နယ်ရဲ့ မြောက်ပိုင်းက ဘော်ဆိုလာ ဆိုတဲ့ ဒေသရဲ့ သစ်တော့  
က ဟိမဝန္တာတောင်ခြေအထိ ရောက်အောင်ကို ကျယ်ပြောတာပါ။ ဒီဒေသ  
က တစ်ကွဲ့မှာလုံးအတွက် လက်ဖက်ခြေစွိုက်ပျိုးတဲ့ ဒေသဆိုရင်လည်း မမှား

ပါဘူး။ တစ်နေ့မှာတော့ လက်ဖက်စိုက်ပျိုးသူတစ်ယောက်က ကျွန်တော်တို့ စခန်းကိုရောက်လာပြီး သူ့ကို ဆင်ဌားပါလို့ ဆိုလာပါတယ်။ သူ့ပြောပြတာက တော့ ဘယ်လ်ဆိုရို့ ဆိုတဲ့ ဒေသမှာ လူသားစားကျားတစ်ကောင် သောင်း ကျွန်းနေလို့ ကျားပစ်ကျွမ်းကျင်တဲ့ မှုဆိုးတစ်ယောက်ကို ခေါ်လာကြတဲ့ အကြောင်း၊ ဒါပေမဲ့ မှုဆိုးက ကျားကို ခြောက်ဖို့အတွက် ဆင်လိုတယ်လို့ ဆိုတာကြောင့် ကျွန်တော်တို့ ဆင်တွေထဲက တစ်ကောင် ဌားပါလို့ တော်းခံ လာခြင်း ဖြစ်ပါသတဲ့။ ဖြစ်ချင်တော့ ကျွန်တော်တို့ ရိုက်ကူးနေတဲ့ High Adventure အတ်လမ်းတဲ့မှာကလည်း ကျားဖမ်းတဲ့အခန်းကို ထည့်ချင်ခဲ့ကြ တယ်။ ဒါပေမဲ့ ဘယ်လိုရှိက်ရမှန်း စဉ်းစားမရသေးတဲ့အချိန် ဖြစ်နေပါတယ်။ အတ်ညွှန်းထဲမှာကလည်း ကျားဖမ်းကျွမ်းကျင်တဲ့ မှုဆိုးတစ်ယောက်ကို ဌားပြီး ဖမ်းတယ်လို့ ရေးထားတာပါ။ လူသားစားကျားဖမ်းပုံကို ကျွန်တော်တို့က စိတ်ကူးယဉ်မဟုတ်ဘဲ လက်တွေ ရိုက်ပြလိုက်ရလို့ကတော့ ပေါက်ပြီပေါ့။ ထုတ်လုပ်သူဖြစ်တဲ့ ဒီးလတ်ဗုံးနှင့်က လက်နှိပ်စက်ရိုက်ထားတဲ့ အတ်ညွှန်း စာရွက်တွေ ထုတ်ပေးတယ်။ “ဒီအတ်ညွှန်းကို ဖတ်ကြည့်။ မင်းမှုဆိုးက အဲဒီလို လုပ်ပြနိုင်မလား”လို့ မေးလိုက်ပါတယ်။

ဆင်လာဌားတဲ့ စိုက်ပျိုးရေးသမားက စာရွက်တွေကို ခဏာဖတ်ကြည့်လိုက်ပြီးတော့ “ဒါလောက်ကတော့ သူလုပ်နိုင်ပါတယ်”လို့ ဆိုတယ်။ ဒါနဲ့ပဲ ဘုမသိဘမသိနဲ့ ဂျက်ဂရစ်ရှုံးဟမ်ဟာ ကျွန်တော်တို့ အတ်လမ်းတဲ့ရဲ့ ငွေ ကြယ်ပွင့်တစ်လက် ဖြစ်လာပါတော့တယ်။ နောက်တစ်နေ့၊ မနက်မှာပဲ ကျွန်တော်တို့ တစ်ဖွဲ့သားလုံး ဘယ်လ်ဆိုရှိကို ချီတက်ကြပါတော့တယ်။ လူတွေ၊ ဆင်တွေ၊ ကင်မရာတွေ အားလုံးပါပဲ။

ကျားဖမ်းတဲ့အခန်းကို ရိုက်ကူးနိုင်ဖို့ဆိုတာ တော်တော်လေးကို အသေးစိတ် ပြင်ဆင်ကြရှုပါတယ်။ ပထမဆုံး ရွေးချယ်ရတာကတော့ ကျား ထွက်ပေါက်မရှိ ပိတ်ဖော်နိုင်မယ် နေရာကို ရွေးချယ်ပါတယ်။ ပြီးတော့ လုပ် ဆောင်ရမယ် လုပ်ငန်းတာဝန် အဆင့်ဆင့်ကိုလည်း တာဝန်ချထားရတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိဖို့လည်း လိုတာကိုး။ ဆွေးနွေး ကြတဲ့ နေရာမှာ ဂျက် ပါတယ်ဆိုပေမဲ့ သူက နားထောင်နေတာပါ။ အ... သူ ဝင်ဆွေးနွေးပြီး ပြောပြီးဆိုရင်တော့ ဒီလူဟာ တကယ့် ပညာရှင်မှုဆိုးတစ်ယောက် ဖြစ်တယ်ဆိုတာ သိသာပါတယ်။ ဒီအတတ်ပညာဟာ သူ မွေးကတည်းကမှား ပါလာသလားလို့ အောက်မေ့ရလောက်အောင် ကျွမ်းကျင်ပါ

တယ်။ ကျွန်တော်တို့က ရပ်ရင်နဲ့ ပတ်သက်တဲ့ အတတ်ပညာကျမ်းကျင်သလို ဂျက်ကလည်း ကျားဖမ်းနည်းအကြောင်း ကျမ်းကျင်ပါတယ်။ စဉ်းစားကြည့်ရင် ဒီအတတ်ပညာနှစ်ခုက ဘယ်လိမ့်မှ ပေါင်းစပ်လိမ့်မရနိုင်တဲ့ နှစ်ခုဖြစ်နေပါတယ်။ ဂျက်က သူ့ကို ကင်မရာနဲ့ လိုက်ရိုက်နေရင် နေတတ်မှာ မဟုတ်ဘူး ဆိုပေမဲ့ နောက်ဆုံးမှာတော့ အဆင်ပြုသွားပါတယ်။

သူ့အကြောင်းပြုချက်ကလည်း မှန်ပါတယ်လေ။ ဒီကျားက ရှိုးရိုးကျား မဟုတ်ဘူး။ လူသားစားတဲ့ ကျား။ ဘယ်လ်ဆီရိမှာ ဒီကျားစားလို့ သေခဲ့ရသူ ငါးဆယ်နှီးပါး ရှိုပြီ ဆိုတယ်။ အဲဒီ ငါးဆယ်နှီးပါးထဲမှာ တာချို့က မှန်းတွေပါတဲ့။ ဂျက်ကိုယ်တိုင်ကလည်း ဒီကျားကို စိတ်ဝင်စားလို့ ဖမ်းဖို့ကြိုးစားခဲ့ဖူးပါတယ်။ တောထဲတောင်ထဲကနေ လွှင်ပြင်အထိ ထွက်လာအောင် သူ့ကိုယ်သူ ကျားစားအဖြစ် ကျားကို ဖြူဗွေယ်ခဲ့ဖူးပါသတဲ့။ ကျားက လည်း လူလောက်နီးနီး ပရိယာယ်ကြွယ်နေတယ် ထင်ပါရဲ့။ ဂျက်ဆီကို ရောက်မလာခဲ့ပါဘူး။ တစ်ခါတုန်းကတော့ ဒီကျားက သေနတ်ဒဏ်ရာရ သွားဖူးသတဲ့။ ကျားနာတို့ရဲ့ ထုံးအတိုင်း လူတွေကို ပိုမဲ့တော့တာပေါ့။ ဒါကလည်း အကြောင်းတော့ ရှိုပါတယ်။ သူ့အနေနဲ့ သူ့ထက် လျင်မြန်တဲ့ သူ့ထက် ခွန်အားကြိုးတဲ့ တိရှေ့နှုန်းတွေကို ဖမ်းဆီး စားသောက်လို့ မရနိုင်တော့အတွက်လည်း ဖြစ်နိုင်ပါတယ်။ တစ်ကြိုမ်းမှာလည်း လက်ဖက်ခြီးထဲက အလုပ်သမားတစ်ယောက်က ဒီကျားကို ပုဆိုနဲ့ ခုတ်ခဲ့ဖူးသတဲ့။ အဲဒီ ပုဆိုနဲ့ ခုတ်လိုက်တဲ့ ဒဏ်ရာက ကျားရဲ့ မျက်နှာတစ်ခြမ်းမှာ ဒဏ်ရာရသွား စေခဲ့ပါတယ်။ ဒီကျားကို မိမိ အမျိုးမျိုး ကြိုးစားခဲ့ကြတယ်။ ထောင်ခြောက် ဆင်တယ်။ အဆိပ်ခတ်တယ်။ ဘယ်လိမ့်မှာ မမိဘူး။ ဒါကြောင့် ဂျက်က တောထဲကို ဆင်နဲ့ဝင်ပြီး ကျားကို ရှာမယ် စိတ်ကူးတာပါ။

ဂျက်က သူဖမ်းချင်တဲ့ ကျားကို ခြောက်ကြည့်ပြီး အနီးစပ်ဆုံး ကျားရှိုနေမယ့် နေရာကို ခန့်မျိုးထားပါတယ်။ ကျွန်တော်တို့က ကျားကို သူ ခြောက်ထဲတော်လို့ ထွက်လာခဲ့ရင် ကင်မရာတွေနဲ့ ရှိက်လို့ မိပါမလားလို့ မေးတော့ ငါးဆယ်၊ ငါးဆယ်ပဲလို့ ဆိုတယ်။ သူက ကင်မရာတွေနဲ့ ပတ်သက်ပြီး စိုးရိုမ်းနေတယ်။ သူ့အနေနဲ့ ပြောရရင် ကင်မရာကို လူသားစားကျားထက် ကြောက်ပါတယ်လို့ ရပ်သံတစ်ဝိုက်နောပြီး ပြောပါသေးတယ်။

ရပ်ရှင်အတ်ဝင်ခန်းအဖြစ် သုံးချင်တာဆိုတော့ အဝတ်အစား၊ အမူအရာကအ အသံမှာ ရေးရေးတုန်းက အုပ်စိုးခဲ့ကြတဲ့ မဟာရာကျား

ခေတ်လို ဖန်တီးကြပါတယ်။ သေနတ်လို ခေတ်မိုးလက်နက် မပေါ်သေးမိ ကာလ ဆိုတော့ ဂိုပြီး ရင်ချွန်စရာကောင်းပါတယ်။ လက်ဖက်စိုက်ခင်း ပတ်ဝန်းကျင်က ရွာသားတွေကို ဝါးချွဲနိုးလက်နက်တွေ ကိုင်စောင့်းပိုင်းဝန်းစေ ပါတယ်။ ဂျက်က ပြေးလမ်းခပ်ကျဉ်းကျဉ်းသာ ရှိတဲ့ တောလမ်းကို ရွေးချယ် ပြီး တစ်ဖက်အပိတ်မှာ လျှော့နဲ့ရှုက်ထားတဲ့ ပိုက်ကွန်နဲ့ ပိတ်ထားစေပါတယ်။ လျှော့ပိုက်ကွန်မှာ ခြောက်လက်မာကွက်တွေသာရှိပြီး အရှည်ပေတစ်ရာ၊ အမြင့်ရှစ်ပေ ရက်လုပ်ထားကြပါတယ်။ ဂျက် ညွှန်ကြားတဲ့အတိုင်း ဆင်အုပ် ကို တောထ မောင်းသွင်းချိန်မှာ လူတွေက တုတ်တွေနဲ့ စည်တွေကို ရှိက် ခတ်ပေးနေတာကြောင့် တစ်တောလုံး ညံ့နေပါတယ်။ အော်သံဟစ်သံ၊ တီး ခတ်သံတွေ တစ်တောလုံး ညံ့နေတာပါပဲ။ တောထမှာ ကျားရှိနေလို့ အသံ တွေနဲ့ ဆန့်ကျင်တဲ့ဘက် ပြေးမယ်ဆိုရင်တော့ ပိုက်ထဲကို တိုးမိတော့မှာပါ။

ဂျက်ရှုအစီအစဉ်က အောင်မြင်ပါတယ်။ အသံတွေပေးတာ သိပ် မကြာခင်မှာပဲ တစ်ယောက်ယောက်က “ကျား...ကျား” လို့ အော်သံကြား ရပါတယ်။ အပါရောင်အစင်းတွေနဲ့ မျက်လုံးနှစ်ဖက်က မီးတောက်နေသလို တဝင်းဝင်းဖြစ်နေတဲ့ ကျားကြီးတစ်ကောင် အသံတွေ လာရာဘက်ကို ကြည့် နေပါတယ်။ ဗြို့နှုံး ဆန့်ကျင်ရာဘက်ကို သူ ထဲပြေးတော့တာပဲ။ လွတ်မယ်ထင်တဲ့ဘက် သူ ပြေးတာကိုး။ ဆင်တွေက အသံပေးပြီး သူ နောက် လိုက်ကြတယ်။ အသံပေးခြောက်နေကြတဲ့ သူတွေကာလည်း သူတို့ အသံကို ပိုကျယ်အောင် အော်ကြတယ်။ ကျားနောက်ကိုလိုက်တဲ့ အစီအစဉ် အောင်မြင်ခဲ့ပါတယ်။

ကျားပြေးတဲ့ဘက် ပိုက်ကွန်နဲ့ နောက်မှာ ကင်မရာတွေက နေရာယူ ထားတာဆိုတော့ အဆင်ပြေတာပေါ့။ လွှာသမားတွေကာလည်း ပိုက်ကွန်ထဲ တိုးဝင်လာမယ့် ကျားကို ထိုးကြဖို့ အဆင်သင့်ပါပဲ။ အော်သံတွေနဲ့အတူ ပြေးလာတဲ့ ကျားက ပိုက်ကွန်ထဲ တည်တည့်ကြီး တိုးဝင်လာပါတယ်။ လွှာသမားတွေကာလည်း ပိုက်ကွန်ထဲကို ထိုးနေကြပြီ။ ထွေးလုံးရစ်ပတ်နေတဲ့ ကျားဆီက နာနာကျင်ကျင်အော်သံ ကြားရပြီးတဲ့နောက် ကျားက ဂုဏ်ဆို နောက်ကြောင်းပြန်ပြေးပါလေရော့။ သူပြေးတဲ့ဘက်မှာ ဆင်တွေကာလည်း ဝင်လာကြပြီ။ ဗြို့နှုံးရှုမဆက်တွေ့ဘဲ နောက်ကြောင်းပြန်လှည့်လာတော့ ပိုက်ကွန်နဲ့ နောက်တစ်ကြိမ် တိုးမိပြန်တာပေါ့။ လွှာတွေနဲ့ တစ္ဆိုက်စွာက် တိုးကြပြန်တယ်။

နာကျင်တဲ့ ဝေဒနာကြောင့် ကျားက ဒေါသတကြီးနဲ့ ပိုက်ကွန်ကို ကိုက်ဖြတ်ဖို့ကြီးစားကြည့်တယ်။ ကျားဟိန်းသံကလည်း တစ်တောလုံး ညံလိုပါပဲ။ နောက်တော့ သူ ပိုက်ကွန်ထဲက ရှန်းထွက်လိုက်ပါတယ်။ ခြေနှစ် လျမ်း၊ သုံးလျမ်း လူမဲးပြီးချိန်မှာတော့ စုလဲကျသွားပါတော့တယ်။ ကျားဖမ်းတဲ့ကိုစွဲ အထမြောက်ပြီပဲပဲ။ ကျွန်တော်လို့အတွက်လည်း တကယ်ကို သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ရုပ်ရှင် ရလိုက်ပါပြီ။

ဒါပေမဲ့ ဖမ်းမိလိုက်တဲ့ ကျားက ဒီနယ်တစ်ပိုက်မှာ သောင်းကျွန်ပြီး လူသားစားနေတဲ့ ကျားဆိုးကြီးတော့ မဟုတ်ပါဘူး။ သူမျက်နှာပေါ်မှာ ရထားတဲ့ ဒက်ရာမရှိတဲ့အတွက် အဲဒီကျား မဟုတ်ဘူးလို့ ပြောနိုင်တာပါ။ ဒီကျားက နားတွေကိုသာ အလစ်မှာ ဝင်ဆွဲတတ်တဲ့ ကျားဆိုတာ ရှုက်သိလိုက်ပါတယ်။ သူ ဒီကျားကိုလည်း ခဏခဏ ပြောရာခံလိုက်ဖူးတာကိုး။ (နောက်ဆုံးကျတော့ အဲဒီ လူသားစားကျားကို ဂေါ်ရခါးတစ်ယောက်က သမင်ဗုတ်ပြီး ပစ်လိုက်ရာက အသေမီသွားခဲ့ပါတယ်။) ဘာပဲဖြစ်ဖြစ်လေ ကျားဖမ်းတာကတော့ အောင်မြင်ခဲ့သလို ရုပ်ရှင်မှုတ်တမ်းလည်း ရခဲ့တယ်။ အမြတ်ထွက်တာကတော့ ကျွန်တော်အနေနဲ့ ရှုက်နဲ့ သိကျွန်းရင်းနှီးခွင့်ရခဲ့တာပါပဲ။

ကျွန်တော့ဘဝမှာ သူ့လောက် တိရှာ့နှုန်တွေနဲ့ ပတ်သက်တဲ့ ဓာတ်လမ်းမျိုးတွေ ပြောနိုင်တဲ့သူ တစ်ခါမှ မကြုံဖူးပါဘူး။ ပြီးတော့ သူက စကားပြောကောင်းသူဆိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဖွဲ့ဖွဲ့နွဲနွဲလည်း ပြောတတ်ပါတယ်။ ဖွဲ့ဖွဲ့နွဲနွဲလို့ ကျွန်တော်ပြောလိုက်တာနဲ့ ပတ်သက်ပြီး အပိုတွေ လုပ်ကြောပြောတာ မပါပါဘူး။ ကျွန်တော်ဆိုလိုတာက ရှုက်က စကားပြောတဲ့နေရာမှာ အနုပညာမြောက်တယ်။ သူနဲ့ စကားပြောနေရင်းနဲ့ တော့ကောင် အရိုင်းအဖိုင်းတွေနဲ့ ပက်ပင်းတိုးပုံတွေဆိုရင် အသည်းထိတ်စရာကောင်းလောက်အောင် နားထောင်ရတယ်။ တော့သားတစ်ယောက်ဖြစ်တဲ့ အတွက် သူတို့ ပြောစကားတွေဟာ အပိုမပါဘူးဆိုတာ ကျွန်တော် ယုံတယ်။

ဒီစာအပ်ကို ထုတ်ဝေဖို့ ပြင်ဆင်ရင်း ကျွန်တော်ပြန်ဖတ်တဲ့အခါ ကျွန်တော်မျှော်လင့်တာထက် ပိုပြည့်စုံတယ်လို့ ခံစားမိပါတယ်။ ဒီဇာတ်လမ်းတွေကို ရှုက်က အာသံမှာ ကျွန်တော်နဲ့တွေ့ဘုံးက ပြောပြခဲ့တာပါ။ သူပြောပြတာ နားထောင်နေရတုန်းက စိတ်ထဲမှာ ကျွန်ပုံနေမိသလို အခုပုန်ပစာမူဖတ်ရရှိနိုင်မှာလည်း ကျွန်ပုံမိတာအမှန်ပါပဲ။ (စာဖတ်သူကို ရှုက်ကိုယ်

တိုင်ပြေနေတဲ့ နဲ့ညံ့ပျော့ပျောင်းတဲ့အသံ နားထောင်လို့ရအောင် မစွမ်း ဆောင်ပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။) တကယ်လို့ စာဖတ်သူက High Adventure အတ်လမ်းရှိက်တဲ့သူတွေလို့ တောတွင်း စွန်းစားခန်းတွေကို ကြိုက်တဲ့သူဆိုရင် ဗမာပြည်က ထူးခန်းအဲ့သေစရေကောင်းတဲ့ လူက ကျား ဖြစ်၊ ကျားက လူပြန်ဖြစ်တဲ့ (သမန်းကျား) အတ်လမ်းတွေကိုလည်း ကြိုက်မှာ သေချာပါတယ်။ အတ်လမ်းထဲမှာပါတဲ့ ကျားကြီးတွေ၊ တောဘုရင် မြဲ ဟောက်ကြီးတွေ အကြောင်းကိုလည်း စိတ်ဝင်စားမှာပါ။ ဒါတွေက သာမန် တိရှိနှိုင်တွေ မဟုတ်လို့ပါပဲ။ လက်တွေအဖြစ်အပျက်တွေက စိတ်ကူးယဉ် ထက် ဆန်းကြယ်ပါတယ်။

တစ်ခုပဲ ပြောစရာရှိတာက ဂျက်နဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ် တာ အချက်အလက် အသေးစိတ်ကိုတော့ ကျွန်ုတ် မသိပါဘူး။ သူက လည်း ပြောလေ့မရှိပါဘူး။ တစ်ခုပဲ သိတာက ဘူးငယ်ဘဝက ဗမာပြည်မှာ နေ့ခဲ့တယ်ဆိုတာလောက်တော့ သိတယ်။ ဘုံးဘေးဘားမှားသစ်လုပ်ငန်းမှာ လုပ်ခဲ့တယ်။ ကျွန်ုတ်က သူ့အကြောင်း နောင်လာနောက်သားတွေ သိရှိ မှတ်သားနိုင်အောင် ကြိုးစားပေမဲ့ သူနောက်ပြောင်းကိုတော့ သိနိုင်စွမ်းမရှိခဲ့ပါဘူး။

ဒါကြောင့် ကျွန်ုတ်ဘဲအနေနဲ့ ဂျက်ဟာ မှဆိုးတစ်ယောက်ဖြစ်တယ်၊ ဒီစာအုပ်ကတော့ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျက်၊ ဗိုလ်ကြီးဂျက် အကြောင်း ဖြစ်တယ်ဆိုတာတော့ ပြောနိုင်ပါတယ်။ သူဟာ ဒုတိယကမ္မာစစ် အတွင်းက ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ပြီး အမေရိကန်ပြည် ထောင်စု၊ တပ်မတော်မှာ တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ တောတွင်းတိုက်ပွဲတွေမှာ ကျွမ်းကျင်ရုံသာမက ကင်းထောက်တစ်ယောက် လို့ မျက်စိလျင်သူလည်း ဖြစ်ပါတယ်။

ဂျက်က စစ်ကြီးပြီးသွားတဲ့အချိန်မှာ နိုင်ငံခြားသားများလို့ သတ်မှတ် ခံရသူများနဲ့ ပတ်သက်ပြီးတော့လည်း ဖြေရှင်းပေးခဲ့ပါတယ်။ ဒီလို့ နိုင်ငံရေး အခြေအနေကျတော့ ဗမာပြည်နဲ့ အိန္ဒိယက သွားတူပါတယ်။ ကိုလိုနိစနစ်ရဲ့ အမွှားခွဲ့တွေပေါ့။ ကျွန်ုတ် ထင်တယ်၊ ကစ်ပလင်သာ ကြားရင်တော့ ရယ်ချင်မှာပဲ။

ဒီစာအုပ်ကို ပြန်ဖတ်လိုက်တော့ ကျွန်ုတ်ဘဲအနေနဲ့ သမိုင်းကြောင်း တစ်လျောက်မှာ သူ့အကြောင်း ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေသွားတဲ့

ရျက်ကို သတိရမိတယ်။ ဂျက်က စစ်ရဲ ခါးသီးဖွယ်ရာ အနိုင်းရုံတွေကိုတော့  
ပြောပါတယ်။ အကျပ်အတည်း၊ အခက်အခဲနဲ့ ကြိုခဲ့ရတဲ့ကာလတွေလည်း  
ပါပိုတယ်။ ဒါတွေအားလုံး ပေါင်းစည်းကြည့်မယ်ဆိုရင်တော့ ဂျက်ရဲ ဖွင့်ဟ  
ဝန်ခံချက်လို့လည်း ဆိုချင် ဆိုနိုင်ပါတယ်။ ခြိုကြည့်မယ်ဆိုရင်တော့ ပြုးချင်  
စရာကောင်းတာလေးတွေ ရှိသလို ပွင့်လင်းမှုရှိတာကိုလည်း တွေ့နိုင်ပါတယ်။

ဂျက်က စကားပြောရင် ပြောသူတွေလို “ဒီကောင်” ဆိုတဲ့ စကား  
ကို လှိုင်လှိုင်သုံးတတ်ပါတယ်။ ကိုင်း... ဒီတော့ တောသားတစ်ယောက်  
ဖြစ်တဲ့ ဂျက်ကိုယ်တိုင် ပြောပြတဲ့ သူ့စွန်းစားခန်းများကို နားထောင်ကြည့်က  
ပါစိုး။



အခန်း (၂)

## ဗမာပြည်က ကလေးဘဝ

ဗမာပြည်မှာက ကာလိဘာ ရိုင်ဖယ်သေနတ်ကြီး လွယ်ပြီး တော  
ထဲမှာ သားကောင်ပစ်ဖို့ သွားရုံလောက်နဲ့ မူဆိုးကောင်းတစ်ယောက် ဖြစ်  
မလာနိုင်ပါဘူး။ ဒီမြေမှာနေ၊ ဒီက လူတွေအကြောင်းကိုသိ၊ ဒီဝန်းကျင်က  
တိရှေ့နှင့်တွေအကြောင်း သိဖို့လိုတယ်။ မြေပေါ်ကို မဆင်းဘဲ သစ်ပင်ပေါ်မှာ  
နေ၊ အစားအသောက်ဆိုတာကလည်း တောထဲက ရာသလောက်ကို ရှာဖွေ  
စားသောက်တတ်ရမယ်။ ကိုယ်အမဲလိုက်မယ့် တောပတ်ဝန်းကျင်မှာ နေ  
ထိုင်ကြတဲ့ တောသူတောင်သားတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိရမယ်။  
ကိုယ်လိုချင်တဲ့ တောကောင်ရဲ့ အလေ့အကျင့်ကို သိမထားဘူးဆိုရင် ဘယ်  
တော့မှ အောင်မြင်ဖို့ မျှော်လင့်မနေနဲ့တော့။ အဲ... ကျားတို့၊ ကျားသစ်တို့၊  
ဝက်ဝတို့၊ ကျွဲရိုင်းတို့၊ ဆိုရင်တော့လည်း တစ်မျိုးပေါ့။

ခပ်တိတိပြာရရင်တော့ ဗမာပြည်အကြောင်း သိထားဖို့လိုတာပဲ။

အဲဒီမှာ ကျူပ်က အက်လန်ကနေ လာပြီး အိန္ဒိယကို အင်ပါယာ  
တူထောင်ဖို့၊ ကြိုးစားတဲ့ကောင်တွေထက် သာတဲ့အချက် ဖြစ်သွားတော့တာ  
ပဲ။ သူတို့က တောပစ်တာ နည်းနည်းပါးပါး ဝါသနာပါကြသကိုး။ တောပစ်  
တယ်ဆိုတာက တစ်ယောက်ကောင်းနဲ့ လုပ်လို့ရတဲ့အလုပ် မဟုတ်ဘူး။

အဲဒီလိုလုပ်ရင် ကိုယ်လိုချင်တဲ့ သားကောင်ကို ဘယ်တော့မှုမရနိုင်ဘူး။  
တော့ကျမ်းတဲ့ မူဆိုပါမှသာ ရနိုင်တာမျိုးပါ။

အဲဒီကောင်တွေထဲက တော်ပစ်ချင်လျချေခဲ့ဆိုတဲ့ လက်သင်ကောင်  
လေးတာချို့ကို ကျူပ် ခေါ်သွားဖူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျူပ်က  
ဒီတော်တွေကို ကျွမ်းတယ်။ ဗမာပြည်အကြောင်း ကျူပ်သိတယ်။ ကျူပ်က  
ဗမာပြည်မှာ မွေး၊ ဗမာပြည်မှာ ကြီးခဲ့တာကိုး။ ၁၈၇၀ ခုနှစ် မတိုင်မိတုန်းက  
ကျူပ်အဖော့အဖောက တပ်ရင်းတစ်ခုနဲ့ အိန္ဒိယကို ရောက်လာခဲ့တယ်။  
သူက စကော့တလ်နိုင်ငံသား စကော့တစ်ယောက်ပေါ့။ ကျူပ်ကတော့  
သူ့ကို မမိလိုက်ပါဘူး။ ဒါပေမဲ့ ကျူပ်ထင်တာပြောရရင် ကျူပ်က သူ့ကို သွား  
တူတယ် ထင်ပါရဲ့။ စစ်တပ်ကို သဘောကျသွား။ တောထဲမှာ တော်ပစ်နေရာ  
တာ ပျော်တဲ့ တော့ပျော်မှုဆိုးတစ်ယောက်သာ မဖြစ်ခဲ့ဘူးဆိုရင် ကျူပ် တပ်  
ထဲဝင်မှာ သေချာတယ်။

အဖောက်က တော်တဲ့ အဲဒီ အဘိုးဟာ တပ်ထဲမှာ နှစ်ပေါင်းများ  
စွာ တာဝန်ထမ်းဆောင်ပြီး အိန္ဒိယမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူဆုံးတော့  
နေ့နဲ့ ကလေးတွေ ကျုန်စုစုတာပေါ့။ အဲဒီကလေးတွေထဲမှာ ကျူပ်အဖောက  
လည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး လူချွော်ဘဝရောက်လာတဲ့အချိန်မှာ  
သစ်တောထဲမှာ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်က သူ့အတွက် ပင်ပန်း  
လွန်းသတဲ့။ သူ ငါက်ဖျားမိတဲ့ဒဏ်ကြောင့် နားကောင်းကောင်းမကြားတော့  
ဘူး။ ဒါကြောင့် ဗမာပြည်က အပ်ချုပ်ရေးပိုင်းဝင်အလုပ်လုပ်ပြီး ပဲခူးမှာ  
တာဝန်ကျတယ်။ အဖော့ပုံစံကို ကျူပ်မှတ်မိတာကာတော့ နားထင်ဘေးက  
ဒေါက်ပောရည်ရည်ထားပြီး လူပုံစံက အက်လန်နိုင်ငံ ပိတိရှိယခေတ်က အမျိုး  
သားတွေ ပုံစံမျိုးပါ။ ဒါတောင် သူက ဝိဝိဇာယောက်ကို မိခဲ့သူ မဟုတ်ဘူး  
နော့။ သူက ဗမာမိန်းမတစ်ယောက်ကို နေ့အဖြစ် ယူထားပေမဲ့ ဗမာစာတော့  
လုံးဝမတတ်ပါဘူး။ သူ့နေ့က အက်လိပ်လို ပြောတတ်သူဆိုတော့ ကျူပ်တို့  
အိမ်မှာ ဗမာစကားပြောတတ်စရာ မလိုတော့ပါဘူး။

ကျူပ်အဖောက ပဲခူးတရားရုံးမှာ စာရင်းကိုင်လုပ်ပါတယ်။ ဒါပေမဲ့  
သူ အဓိကစိတ်ဝင်စားတာက ဘာသာရေးပါ။ မနက်တိုင်း မနက်စာမစားခင်  
သူ့သမ္မတကျမ်းစာကို ဖတ်ပါတယ်။ ဥာအိပ်ခနီးကျေရင်လည်း သားသမီးတွေကို  
ဂွတ်နိုက်လို့ နှုတ်ဆက်ပြီးတဲ့နောက် ကျမ်းစာဖတ်ပြီးမှ အိပ်ပါတယ်။ ကျူပ်တို့  
အားလုံး ဘုရားကျောင်းကို မှန်မှန်သွားရတယ်။ တနာဂံနေ့ဆိုရင် ကျူပ်

အဖေကိုယ်တိုင်က ဆရာလုပ်ပြီး ကျူပ်တို့ မောင်နှမတွေနဲ့ အိမ်နီးချင်း ကလေးတွေကို ကျမ်းစာနဲ့ ပတ်သက်တာတွေ သင်ပေးပါတယ်။

ပဲရူးမြို့က နေလို့ကောင်းတဲ့ မြို့တစ်မြို့ပါ။ ခြေလျင်လျောက်သွားရင် ဟိုနားဒီနားရောက်နိုင်သလို မြင်းစီးပြီးတော့ဖြစ်ဖြစ် လှည်းနဲ့ဖြစ်ဖြစ် သွားလို့ ရတဲ့မြို့ပါ။ ကျူပ်အဖေကတော့ နှစ်ဘီးတပ်လှည်းတစ်စီးကို မြင်းပုံကလေး တစ်ကောင် က၊ ပြီး ဆဲစေပါတယ်။ သူ့လှည်းမှာက ရှုမှာနှစ်ယောက် နောက်မှာ နှစ်ယောက် စီးလို့ရပါတယ်။ မော်တော်ကားတွေ တွင်တွင်ကျယ် ကျယ် မသုံးနိုင်သေးခင်ကာလမှာ ဒီနှစ်ဘီးတပ်လှည်းတွေက ခရီးအတွင်းဆုံး ပါပဲ။ လူလေးယောက်စီးတယ် ဆိုပေမဲ့ မြင်းပုံကလေးအပေါ်မှာ ဒီဝန်က မကျ ပါဘူး။ ဘီးနှစ်ဘီးပေါ်မှာသာ ရှိရပို့ သူပြေးနိုင်ရင် ပြောနိုင်သလောက် လှည်းက မြန်ပါတယ်။ လေးယောက်ထက် ပို့သွားဖို့ လိုအပ်တဲ့အခါမျိုး၊ ဒါမှမဟုတ် ရာသီဥတ္တက စွတ်စိနေတဲ့အခါမျိုးတွေမှာတော့ ကျူပ်တို့က ဂါရိစီးကြပါတယ်။ ဂါရိဆိုတာကလည်း လှည်းပဲ။ သူ့ကတော့ မြင်းတွေဆွဲတာ။ သူ့ပုံစံက သေတ္တာလိုဖြစ်ပြီး လူလေးယောက် ကျကျနှစ်းနိုင်ပါတယ်။ ဒါပေမဲ့ သူ့က တော့ အိမ်သားတစ်ယောက်ယောက်က မောင်းတာမျိုးမဟုတ်တော့ဘဲ မြင်းနဲ့ ကျမ်းဝင်သူက ခရီးသည်တွေ ထိုင်တဲ့အပေါ်ကနေ မြင်းကို မောင်းပါ တယ်။

ကျူပ်တို့က ပဲရူးရေးကြီးကို သွားလေ့သွားထုတိတယ်။ ပဲရူးမြို့ဆိုတာ က ဒီ ပဲရူးဒီဇိုင်းတဲ့ မြို့တော်ပေါ့။ ရန်ကုန်-မန္တလေး မီးရထားလမ်းမ ကြီးပေါ်မှာ ရှိပါတယ်။ ပဲရူးရေးက တော်တော်စည်ပါတယ်။ ရွာနီးချုပ်စပ်က လည်း လာဝယ်ကြတာဆိုတော့ လူတော်တော်များပါတယ်။ အထူးသာဖြင့် ဈေးနေဆိုရင်တော့ စည်လှချဉ်းပေါ့။ ပဲရူးပတ်ဝန်းကျင်ရွာတွေက တောင်သူ လယ်သမားတွေက သူတို့ ထွန်ယောက်စိုက်ပျိုးထားတဲ့ လယ်ယာထွက်ကုန် ဆန်ကအစ ကြံးအဆုံး လာရောင်းကြတာပေါ့။ တောင်သူတွေက ဈေးလာ ရောင်းချိန်မှာ သူတို့အိမ်သွားတွေကလည်း လိုအပ်တဲ့ လုံချည်တို့၊ အကျိုးတို့ ဝယ်ကြတာပေါ့။ အထွေထွေကုန်စည်တွေ ရောင်းတဲ့ဆိုင်တွေမှာတော့ ကင်မရာ၊ နာရီ၊ သေနတ်၊ ရပ်ပြမဂ္ဂဇင်း စတာတွေ ရောင်းကြပါတယ်။ နောက်ထပ်ရောင်းကြတာကတော့ လက်နှိပ်ဓာတ်မီးပေါ့။ သူက တော် သွားတဲ့အခါမှာ သုံးနိုင်သလို အိမ်မှာနေရင်လည်း မောင်နေရင် သုံးကြပါ တယ်။

ကျုပ်မိတ်ဆွဲတွေထဲမှာတော့ ကရင်တွေက အများစုပါတယ်။ သူတို့က အမေရိကန် ဘက်ပိတစ် မစ်ရှင်ကျောင်းမှာ လာတက်ကြတာလေ။ ကျုပ်တို့အိမ်နီးချင်း သူငယ်ချင်းတစ်ယောက်ရဲ့အဖောက ဘက်ပိတစ်ဘုန်း တော်ကြီးပေါ့။ ဒါကြောင့် သူတို့မိသားစု မနက်ခင်းနဲ့ ညနေတွေမှာ စုပေါင်း ဝတ်ပြုကြပြီဆုံးရင် အိမ်က အတိုင်းသားကြားနေရတယ်။ သူ့ကလေးတွေနဲ့ All People That on Earth Do Dwellဓမ္မသိချင်းကိုလည်း ညနေတိုးသိဆုံးကြပါတယ်။ ဗမာပြည်က ခရစ်ယာန်ဘာသာဝင်တွေက ဘာသာရေးကို တော်တို့ကိုစားကြပါတယ်။

ကျုပ်အဖောကလည်း အိမ်နီးချင်းတော်တော်များများရဲ့ အဖော်တွေလို ပါပဲ၊ စည်းကမ်းကြီးတယ်။ အပြင်ထွက်ချင်ရင် သုတေသနတ်နေတဲ့အချိန် ပြေား ထောက်ပြီး အသံမကြားရအောင် ခိုးထွက်ရတယ်။ အဖေ ဧည့်ခန်းထဲ ရှိနေ ရင် ကျုပ်တို့က တခြားဘက်ကနေ လှည့်ထွက်ရတယ်။ အဖောက သူ့ခွင့်ပြု ချက်မရှိဘဲ အပြင်ထွက်တာကို လုံးဝမကြိုက်ပါဘူး။ တစ်ခါတုန်းက အဖေ စာရေးစားပွဲပေါ်က စာရွက်စာတမ်းတွေ ကျုပ်တို့ကြောင့် မင်နီတွေ ပေကုန်ခဲ့ရာကအစ ဒီစည်းကမ်းကြီး ထုတ်တော့တာပါပဲပဲ။

ဒါပေမဲ့ အဖောက ဗစ်တိုးရိယန်းစစ်စစ်တွေလို သားသမီးတွေနဲ့ ကင်းကင်းပြတ်ပြတ်နေတတ်တဲ့သူတော့ မဟုတ်ပါဘူး။ ကျုပ်တို့ ပျော်နေတာ ကို လိုလားသူပါ။ သူ တရားရုံးက အားလပ်ရက်ဆုံးရင် ကျွန်းတော်တို့ကို အပြင်ခေါ်သွားတတ်ပါတယ်။ အဲဒီအခါမျိုးဆုံးရင် နားလှည်းပေါ်ကို အစား အသောက်တွေ တင်ပြီး တော့တွေဘက်ကိုပျော်ပွဲစားသွားကြပါတယ်။ ညာနေမှ အိမ်ပြန်လာကြတယ်။ တော့ သွားလည်ကြတာဆိုတော့ ကျုပ်တို့အတွက် ရော၊ အတူတူလိုက်ခဲ့ကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေအတွက်ပါ ဗဟိုသုတ တိုးမွားစေတဲ့ ခရီးစဉ်တွေပါပဲ။

ကျုပ်ကတော့ ပဲခဲ့ရတဲ့ဘဝဟာ တော်တော်ပျော်စရာပါပဲ။ ပျော်စရာကောင်းတာနဲ့အမျှ ဘဝမှာ အရေးပါတဲ့ အချက်အလက်တချို့ကို လည်း သင်ယူခွင့်ရဲ့ပါတယ်။ သင်ပေးတဲ့သူကတော့ အမေဖြစ်တယ်ဆိုတာ အထူးတလည် ပြောပြဖို့ လိုမယ်မထင်ပါဘူး။

ရိုးရာဓလေးအားဖြင့်တော့ အမေက ချမ်းသာကြွယ်ဝတဲ့ စီးဌားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ သမီးပါ။ ကိုးကွယ်တဲ့ ဘာသာကတော့ ခရစ်ယာန်ပေါ့။ သမ္မာကျိုးစာက ကလေးတွေကို အလိုလိုက်ခြင်းအားဖြင့်

မပျက်စီးစေနှင့်လို့ ဆိုထားပေမဲ့ အမေကတော့ ကျူပ်တို့ကို ဘာမှ တားမြစ်ချုပ်ချယ်တာ မရှိပါဘူး။ ဒါပေမဲ့ အပေါင်းအသင်းမှားမှာစိုးလို့ “ဟိုကောင်လေးတွေနဲ့ မပေါင်းနဲ့နေ၏။ အဲဒီကောင်လေးတွေက လောင်းကစားသမားလေးတွေ၊ သူတို့ကို အတုယူဖြီး ပိုက်ဆံမဖြန်းနဲ့။ ဒီကောင်လေးတွေက အကျင့်ကောင်းတာ မဟုတ်ဘူး၊ မင်းတို့ သူတို့ကို အတုယူရင် နောက်ဆုံးကျတော့ ထောင်ထဲ ရောက်သွားလိမ့်မယ်”လို့တော့ ပြောတတ်ပါတယ်။ ကျူပ်တို့က အမေ့စကားကို နားထောင်ကြပါတယ်။ ကျူပ်တို့ ဘာတွေလုပ်နေကြတယ်ဆိုတာကို အမေ သိသွားမှာ မိုးရိမ်ကြတာကိုး။

အမေက ကျူပ်တို့ကို ဗမာစကား သင်ပေးတယ်။ အဖြတ်အတောက်၊ အသံအနိမ့်အမြှင့် ကွာသွားရင် စကားအဓိပ္ပာယ် ပြောင်းသွားတတ်တာကအစ သင်ပေးထားတာပါ။ အဖေက ဗမာစကား ကြိုးစားပြောကြည့်ပေမဲ့ အဖြတ်အတောက်၊ အသံအနိမ့်အမြှင့်တွေကို သူ မပြောတတ်ပါဘူး။ ကျောင်းမှာ အက်လိပ်စာက ပထမဦးစားပေးဘာသာရပ်၊ ဗမာစကားခုတိယပေါ့။ ကျူပ်တို့က ခုတိယဦးစားပေးမှာလည်း ထူးချွန်ကြတာဆိုတော့ အဖေက သဘောကျပါတယ်။

အမေက သူ့အိမ်နဲ့ ပတ်သက်ပြီး ရှင်ယူပါတယ်။ ကျူပ်တို့ ပဲခူးအိမ်က အတော်လေးကြီးတာကိုး။ အိမ်ရဲအောက်ထပ်က အုတ်နဲ့ဆောက်ထားတာဖြစ်ပြီး အပေါ်ထပ်ကတော့ အင်မတန်မာကျောတဲ့ ဗမာကျွန်းသားတွေနဲ့ ဆောက်ထားတာပါ။ ဒီဒေသမှာက မိုးများတော့ အောက်ခြေက ခိုင်ခဲ့တဲ့ အိမ်ဖြစ်မှသာ မိုးဒဏ်ရေဒဏ်ကို ခံနိုင်ပါတယ်။

အမေမှာက ခိုင်းဖို့စေဖို့ အိန္ဒိယနိုင်းသား အိမ်စေတွေ ရှိပါတယ်။ သူတို့အထဲမှာ ထမင်းချက်တတ်တဲ့ အိမ်ဖော်အုပ္ပါဒီရှိပေမဲ့ အမေကတော့ ထမင်းဂို့ သူဂို့ယ်တိုင်ပဲ ချက်ပါတယ်။ ကျူပ်တို့ကလည်း အမေချက်တဲ့ ထမင်းဟင်းဆုံး သိပ်ကြိုက်ကြတာ။ ဒီတော့ အိမ်က ထမင်းချက်က ကျူပ်တို့စားလို့ ကျွန်းတွေကို သူမိသားစု စားဖို့ အမြဲ ယူသွားလေ့ရှိပါတယ်။ သူက ဗမာဟင်းမချက်တတ်တာကိုပဲ ကျူပ်တို့ ဝမ်းသာနေရသေးတာပါ။ အမေချက်တဲ့ ဟင်းတွေထဲမှာ မြေသားဟင်းတို့၊ ဖွဲ့က်တို့ ဘယ်တော့မှ မပါပါဘူး။ အများအားဖြင့် မို့တို့၊ မှုစိုးတို့ကိုပဲ ချက်ပါတယ်။ အမိုက ဟင်းလျာကတော့ ဧရာဝတီမြစ်ထဲက ငါးကြီးတွေပေါ့။ ထမင်းစားပြီးရင်တော့ ငုက်ပျောသီးတို့၊ သရက်သီးတို့၊ အချို့တည်းကြရပါတယ်။ ပဲခူးအိမ်မှာ စားခဲ့ရတဲ့

ဟင်းလျာတွေကို ကျူပ် မကြာခဏ သတိရတတ်ပါတယ်။

ဥရောပတိုက်သားတွေက ကျူပ်ချက်ကျွေးတဲ့ ဗမာဟင်းလျာတွေနဲ့  
ပတ်သက်ပြီး မကြာခဏ မေးတတ်ကြပါတယ်။ ဟင်းတွေရဲ့ အနဲ့က မွေးနေ  
တာကိုး။ ဥပမာ... ငါးပိပေါ့။ ငါးပိက အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ အခြေခံအား  
ဖြင့်တော့ အတူတူပါပဲ။ ငါးကို လုပ်ဘာချဉ်းပါပဲ။ ငါးကို ဆားနဲ့နယ်ပြီး တော်  
တော်ကြာအောင် ထားရတယ်။ ပြီးတော့မှ သူတို့ကို ပိဿ်ထားတာပေါ့။ ထွက်လာတဲ့ရလဒ်က အင်မတန်အရသာရှိတဲ့ ငါးပိပေါ့။ ဥရောပတိုက်သား  
တချို့ကတော့ အနဲ့ကို မခန့်ခိုက်ကြဘူး။ ကျူပ်က အနဲ့ကိုသည်းခံပြီး အရသာ  
ကို မြည်းကြည့်ပါပြောရင် ကြိုက်သွားကြတာချဉ်းပါပဲ။ ဒုးရင်းသီးဆိုရင်  
လည်း အဲဒီလိုပါပဲ။ အနဲ့ပြင်းလို့ ဥရောပတိုက်သားတွေကတော့ မကြိုက်ကြ  
ပါဘူး။ သနားစရာပါပဲ။ အနဲ့ကို အသာထားပြီး အရသာကို ခံစားကြည့်လိုက်  
စမ်းပါ။ ဒုးရင်းသီးဟာ အင်မတန်အရသာရှိတဲ့ ခရင်မဲ့မျိုး ဖြစ်တယ်ဆို  
တာ သိသွားပါစွဲမယ်။ ဥရောပတိုက်သား တော်တော်များများကတော့  
ဒုးရင်းသီးကို မမြည်းကြဖူးတော့ မကြိုက်ကြပါဘူး။ စားကြည့်လို့ အရသာ  
သိသွားရင်တော့ အနဲ့ကိုတောင် မေ့သွားမှာပါ။ အမေက ကျူပ်တို့ကို ငါးပိ  
လည်း ကျွေးတယ်၊ ဒုးရင်းသီးလည်း ကျွေးတယ်ဆိုတော့ ဗမာပြည်က  
ထွက်လာပြီးတဲ့နောက်မှာ ငါးပိရော၊ ဒုးရင်းသီးကိုပါ လွမ်းမိတယ်ဗျာ။

ကျူပ်တို့ ပဲခူးမှာက ဘာသာပေါင်းစုံ ရောနောနောကြတာပါပဲ။  
ဗုဒ္ဓဘာသာ၊ မိုဟာမောင်၊ ခရစ်ယာန် အားလုံးရောနောနောကြတာပဲ။ ဗုဒ္ဓ  
ဘာသာတွေက ဘုရားကျောင်းကန်သွား၊ မိုဟာမောင်တွေက ဗလီတွေသွား၊  
ကျူပ်တို့ ခရစ်ယာန်တွေကလည်း ဘုရားကျောင်းသွားပေါ့။ ကျူပ်မှတ်မိ  
သလောက်တော့ ဘာသာတစ်ခုနဲ့ တစ်ခုကြားမှာ ပြဿနာတက်တာရယ်လို့  
ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဗမာပြည်မှာ အမိက ကိုးကွယ်ကြတာက ဗုဒ္ဓဘာသာဖြစ်တော့  
ပဲခူးမှာလည်း ဘုရားကျောင်းကန်တွေ များပါတယ်။ ပဲခူးက ရန်ကုန်နဲ့ မိုင်  
လေးဆယ်သာ ဝေးတဲ့အပြင် အောက်ဗမာပြည်ရဲ့ လမ်းဆုံးလည်း ဖြစ်နေပါ  
တယ်။ ပဲခူးမှာ ရှိတဲ့ ဘုရား နာမည်ကြီးလို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး  
တွေ လာကြပါတယ်။ တချို့ချို့ ဒီဘုရားကို ဖူးဖိုး ဥရောပကနေတောင်  
လာကြသတဲ့။ ဧရာမဆင်းတဲ့ကြီးတစ်ဆူ ရှိတယ်။ သူက အီနှီယန်င်ငံရဲ့  
မင်းသားတစ်ပါးကနေ ဘုရား ဖြစ်လာတာပေါ့။ ဗုဒ္ဓဘာသာကို သက်ဝင်

ယုံကြည်ကြတဲ့ သူတွေကတော့ နေ့စဉ်နဲ့အမျှဆိုသလို သူ့အထိမ်းအမှတ် ရုပ်တုရှိရာကို လာပြီး ရှိခိုးကြပါတယ်။

ပဲရူးပတ်ဝန်းကျင်မှာတော့ ဝါးတွေ ပေါ်များတဲ့ တော့တွေ ရှိပါတယ်။ ဒီတော့တွေထဲမှာတော့ သားကောင်တွေ ရှိတာပေါ့။ သမင်တွေ အော်သံကို ကောင်းကောင်းမှတ်မိနေပါတယ်။ ကျိုပ်တို့ လူငယ်တွေကတော့ အဲခီတော့တွေထဲ သွားပြီး လက်တည့်စ်စ်းကြတာပေါ့။ ဒါပေမဲ့ ဘယ်တော့မှ ထမင်းစားစားခွဲပေါ်က ဟင်းလျာတော့ ဖြစ်မလာခဲ့ပါဘူး။ ကျိုပ်တို့ ပိုင်ပိုင် နိုင်နိုင် လုပ်နိုင်တာကတော့ အသီးပင်တွေက အသီးတွေ ဆွတ်ကြခြင်းပါပဲ။ အသီးတွေကို ကျိုပ်တို့ ကိုယ်ပိုင်လေးခွဲတွေနဲ့ ပစ်ကြတာပေါ့။ နောက်တော့ မိတ်ဆွေတစ်ယောက်က သေနတ်ပစ်နည်းသင်ပေးတဲ့အတွက် ပဲရူးက မထွက်ခင် ပထမဆုံး သမင်တစ်ကောင် ပစ်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ကျိုပ်က သူငယ်တန်းကော်များတက်နေပြီ။ ကော်များက ညီအစ်မယုံးယောက်တို့ ဖွင့်ထားတာဖြစ်ပြီး သူတို့လက်အောက်မှာလည်း ဆရာမလေးတွေ ရှိကြပါတယ်။ သူတို့က ကျိုပ်ကို စာရေးတတ်၊ ဖတ်တတ် အောင် သင်ပေးကြပါတယ်။ နစ်နှစ်တက်ပြီးတော့ မြှေနှစ်ပယ်ကော်များကို ပြောင်းခဲ့ပါတယ်။ ဒီကော်များတော့ အများစုက ဗမာကော်များသားတွေပါ။ ကော်များအပ်ကြေးက မျိုးရှိုးကတော့ အက်လိပ်ပဲ၊ ဒါပေမဲ့ ဗမာပြည်မှာ မွေးတာ ဆိုတော့ ကျိုပ်တို့လို ကပြားကလေးတွေကို ဘယ်လိုကိုင်တွယ် သင်ကြားရ မယ်ဆိုတာ နားလည်ပါတယ်။

ကျိုပ်ဘဝအတွက် အခွင့်ကောင်းကြီးတစ်ခု ပေါ်လာတာကတော့ အသက် ကိုးနှစ်အရွယ်မှာပါပဲ။ အဖော်ဆုံးသွားတယ်။ ကျိုပ်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ထူးပိုးသိမ်းဆည်းကြပြီး မီးရထားနဲ့ မေမြို့ကို ပြောင်းခဲ့ကြတယ်။ မေမြို့ဆိုတာက ရှမ်းကုန်းပြင်မြင့်ရဲ့ အစွမ်းတစ်နေရာမှာ ရှိတဲ့ တောင်ပေါ်မြို့ ကလေးပါ။ အဲဒီမှာ ကျိုပ်အစ်ကိုတစ်ယောက်က ကော်များအပ်လုပ်နေပါတယ်။

ကျိုပ်ပညာရေးကတော့ မေမြို့မှာပဲ ဆုံးနှီးတိုင်ခဲ့တယ် ဆိုပါတော့။ (အစိုးရ အက်လိပ်ကော်များက ခရစ္စမတ်ကာလအတွက် ကော်များပိတ်လိုက် တော့ အစ်ကိုက သူ့ကော်များကို ခေါ်သွားတယ်။ ကော်များပိတ်ရက်မှာ စာဆက်သင်ပေးချင်တာကတစ်ကြားငါး ကျိုပ်တို့ ထင်ရာစိုင်းနေမှာစိုးလို ထိန်းထားချင်တာကလည်းတစ်ကြားငါးပေါ့။) အနီးပတ်ဝန်းကျင်က ဗမ

ကျောင်းသားတွေနဲ့ ဖအေဖြစ်သူတွေက အုပ်ချုပ်ရေးပိုင်းမှာ ပါတဲ့ ကျောင်းသားတွေက မသင့်မြတ်ကြဘူး။ ကျုပ်က ဘာသာရေးနဲ့ ပတ်သက်ရှိး အလေးအနက် နားလည်လာတာကတော့ အထက်တန်းရောက်တော့မှပါပဲ။ အထက်တန်းရောက်လာတော့ ဘာသာမြား ကလေးအချင်းချင်း ပုတ်ခတ်ကြတယ်။ ကျုပ်တို့ကလည်း မဆံပါဘူး။ ပြန်ပြောတာပေါ့။

မေမြိုက တောင်ပေါ်မြို့ ဆိုပေမဲ့ ဘူတာရုံရှိတယ်။ ပြီးတော့ နေရာသီကျေရင် ဘုရင်ခဲ့ ရုံးစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။ နေရာသီမှာ ရန်ကုန်က ပူတော့ ဘုရင်ခဲ့က မေမြို့မှာ ရုံးစိုက်ပါတယ်။ ဒီအချိန်ကျတော့ ဘုရင်ခဲ့ရဲ့ ရုံးတန်ထမ်းတွေလည်းပါလာရတာပေါ့။ သူတို့တစ်တွေက မြို့ထဲမှာ ရှိသလို ဆင်ခြေဖုံးမှာကျတော့ စစ်သားတွေက စစ်တန်းလုံးတွေမှာ နေကြတယ်။ စီးပွားရေးသမားတွေလည်း ရောက်လာကြတာပေါ့။ အထူးသဖြင့်တော့ သစ်လုပ်ငန်းသူငြေးတွေနဲ့ ကုမ္ပဏီက အကြီးအကဲတွေ မေမြို့မှာ လာခိုကြတယ်။ သူငြေးတွေက ဘန်ဂလိလှလှလေးတွေ ငါးနေကြတာ ရန်ကုန်မှာ ရာသီဥတု ပြန်အေးချမ်းတဲ့အထိပါပဲ။

ဒါကြောင့် နေရာသီမှာ မေမြို့ဟာ အထူး သက်ဝင်လှပ်ရှားတယ်။ ရင်ခုန်စရာကောင်းလောက်အောင်ကို စည်ကားပါတယ်။ ဘုရင်ခဲ့က သူ့အိမ်တော်မှာ ပွဲတွေ ကျင်းပသလို သူငြေးတွေကလည်း ပါတီပွဲတွေ မြို့မြို့မြို့မြို့ သဲသဲပေါ့။ စစ်သားတွေက တန်းစီချိတက်ကြရင် မြို့လူထုတွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးကြတယ်။ ဒါကြောင့် ကျုပ်တို့ကတော့ မေမြို့ရဲ့ နေရာသီမှာ မြို့မြို့မြို့သဲနေတဲ့ ပွဲတွေ လျော်ကြည့်ကြတာပဲ။ ဒီလိုပွဲတွေ အဆက်မပြတိရှိနေတာဟာ ကျုပ်အထင်တော့ တစ်လကျိုးလောက် ရှိမယ်ထင်တာပဲ။ ပိုလိုပွဲ၊ ဘောလုံးပွဲ၊ ဟောကိုပွဲ၊ တင်းနစ်ပွဲ၊ အခက်အခဲ အတားအဆီးတွေ ကျုပ်လွှားရတဲ့ မြင်းစီးပြိုင်ပွဲ၊ ရိုးရိုးမြင်းစီးပြိုင်ပွဲ စတဲ့ ပြိုင်ပွဲပေါင်းစုံပါပဲ။ မြို့ခဲ့လှုင်ယောက်တော်များများကတော့ ဒီပြိုင်ပွဲတွေမှာ ဝင်ပါကြပါတယ်။ ကျုပ်ကတော့ ဘောလုံးဝင်ကန်တယ်။ တင်းနစ်လည်း ရှိက်တယ်။ ဟောကိုလည်း ဝင်ပါလိုက်တာပဲ။ ဒီလို ပြိုင်ပွဲတွေကျေရင် ကျုပ်တို့က ယူနိုင်းဝင်ရတယ်။ မန္တလေးကိုလည်း နှစ်တိုင်း ဆင်းပြိုင်ရတာပဲ။ ကျုပ်သူင်းတွေထဲက တချို့ဆိုရင် အထက်ဗုံးပြည်ကိုယ်စားပြု ပြိုင်ဖို့ အသွေးခံကြရပါတယ်။

အားကစားနည်းတွေထဲမှ သေနတ်ပစ်ပြိုင်တာက ကျုပ် အနှစ်

သက်ဆုံး ကစားနည်း ဖြစ်လာပါတယ်။ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်း တွေ့နဲ့ အရန်တပ်ရင်းက မိတ်ဆွေ တပ်ကြပ်တစ်ယောက်ရဲ့ သေနတ်ကို ဌားပြီး မြို့ပြင် ထွက်ပြုပြင်ကြတယ်။ တပ်ကြပ်က ကျုပ်ကို သေနတ်ဌားတဲ့ အတွက် ကျုပ်ကလည်း သူ့ကို ကျေးဇူးတဲ့ပြန်သောအားဖြင့် အပြန်ကျေတော့ မို့တို့ဘာတို့ တော့ထဲမှာ အလေ့ကျပေါ်ကိုပြီး စားပို့ရတောတွေ ရူးသွားပေးပါတယ်။ သေနတ်ဌားတာဟာ စည်းကိုးဖောက်ဖျက်ရာရောက်တယ် ဆိုတာ ကို သူရောကျပ်ပါ သိပါတယ်။ တစ်နေ့ကျတော့ သူက မေးလာတယ်။ “မင်း ဘာဖြစ်လို့ အရန်တပ်ရင်းထဲ မဝင်တာလဲ။ ဝင်လိုက်ရင် သေနတ်ကိုင်ဖို့ လိုင်စင်လည်း ရမှာ”တဲ့။ အဲဒီအချိန်က ကျုပ်က အသက် ၁၂ နှစ်သာရှိသေး တာဆိုတော့ ကျုပ်က ထော်သေးတယ်ပျော်လို့ပဲ ဖြေလိုက်ပါတယ်။ သူက မင်းအသက် ဆယ့်ငါးနှစ်လို့ ပြောလိုက်ရင် ရတယ်တဲ့။ ကျုပ်က သဘောတူ လိုက်ပြီး အရန်တပ်ထဲ ဝင်လိုက်ပါတော့တယ်။ ဒီတော့ ကျုပ်ကိုင်ဖို့ သေနတ်နဲ့ လိုင်စင် ရှုပြုပါ။ တော့ပစ်သွားရင် သေနတ်ကို တရားမဝင်ကိုင်တယ် လို့လည်း အာဏာပိုင်တွေကို ကြောက်စရာမလိုတော့ဘူး။ တကယ်တမ်းကျ တော့ ကျုပ် ရတဲ့ သေနတ်က နှစ်လုံးပြုးဆိုပေမဲ့ တစ်ဖက်က ပျက်နေတာ တစ်ချက်ပစ်ရင် တစ်လုံးသာ ထွက်တယ်။ ကျုပ်ကတော့ ဒီအတိုင်း ပစ်နေ တာပါပဲ။ တစ်နေ့မှာတော့ ဆစ်ပန်းပဲစိတစ်ခုက ပြင်ပေးလိုက်လို့ ကောင်းသွားပါတယ်။

ကျုပ်က တော့ထွက်ရင် ပျဉားကြီးဆိုတဲ့ တောာက်ကို ထွက်တတ်ပြီး အိမ်ပြန်လာရင် ရော့လေး၊ ဝါးကောင်လောက်တော့ ပါလာတာပဲ။

နောက်ကျတော့ ကျုပ်က အသက် ၁၂နှစ်ကို သေနတ်လိုင်စင် ရလိုမှုကြောင့် ၁၅ နှစ်လို့ လိမ့်ပြောခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ပူလာတယ်။ ဒါနဲ့ ကျောင်းအုပ်ပြီး စီဒဗ္ဗား၊ အီးအေား သွားပြီး ကျုပ် သေနတ်လိုင်စင် လိုချင်တာကြောင့် အသက်လိမ့်ပြောခဲ့တာဖြစ်တဲ့အကြောင်း ဝန်ခံလိုက်ပါတယ်။ ဆရာကြီးက ပုလိပ်မင်းကြီးဆီကို စာတစ်စောင် ရေးပေးပြီး လွှတ်လိုက်တော့ အသက်မပြည့်သေးပေမဲ့ သေနတ်ကိုင်ခွင့်လိုင်စင် ရခဲ့တယ်။ မစွဲတာအိန်လေးက သူ့အနေနဲ့ ကျုပ်ကို မှနိုးတစ်ယောက်အဖြစ် အားကိုးလို့ ရမယ်လို့ ယုံကြည်ခဲ့လိုပါပဲ။ ဒါကြောင့် သူက ကျုပ်နဲ့ သူငယ်ချင်းတွေ တော့ပစ်သွားတာကိုလည်း ခွင့်ပြထားပါတယ်။ ဒါပေမဲ့ ကျောင်းတက်ချိန် အမဲ့ ပြန်လာဖို့ကိုတော့ အမြဲ သတိပေးပါတယ်။

ကျောင်းအပ်ကြီးရဲ့ နှိုးကလည်း ကျူပ် တောပစ်တာကို စိတ်ဝင် စားတယ်။ တစ်ခါတော့ ကျူပ်တို့က အစွမ်းပေါ်ပေါ် တော့ဝက်ကြီးတစ် ကောင် ရလာတယ်။ မစွမ်းအိန်လေးက “မင်းတို့ ဒီအကောင်ကြီးကို မကြောက်ကြဘူးလား”လို့ မေးတယ်။ ကျူပ်က ကြောက်ဖို့ အချိန်မရတဲ့ အကြောင်း၊ တော့ဝက်ကြီးကို မြင်လိုက်တာနဲ့ သူ ချုံတွေကြား ဝင်မပြီးခင် ပစ်ဖို့သာ အာရုံစိုက်ခဲ့ကြပေါ်ကြောင်း ပြောပြုလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တောထမဝင်ခင်ကတည်းက သတိထားဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆရာတွေ သင်ထားတဲ့အတိုင်း ကြိုးတင်ဆောင် ရွက်ခဲ့ကြပါကြောင်းလည်း ပြောပြလိုက်ပါတယ်။

ဆရာတစ်ယောက်က ဗမာဖြစ်ပြီး သူ့နာမည်က ဦးပေါ်ဦး လို့ ဒေါ ပါတယ်။ သူက တောစပ်နားမှာ အိမ်တစ်လုံးရှိပြီး ကျူပ်တို့ကို မကြောခကာ ဆိုသလို ဉာဏ်ပေါ်တတ်တယ်။ တစ်ခါတလေဆို ရက်တော်တော်ကြာကြာ သူ့အိမ်မှာ နေဖြစ်ကြတယ်။ ဦးပေါ်ဦးက တော့နဲ့ပတ်သက်ပြီး အန္တရာယ်များ တဲ့ တောကောင်တွေရဲ့ အမူအကျင့်က ဘယ်လိုရှိတယ်ဆိုတာ ကျွမ်းတယ်။ အန္တရာယ်များမယ် ထင်ရင် သူက ကျူပ်တို့ကို တောထ အဝင်မခိုင်းပါဘူး။ ဆိုကြပါစို့။ တော့ဝက်တစ်ကောင် ဒက်ရာရပြီး လွှတ်သွားတယ် ဆိုကြပါစို့။ အဲဒါဆို ဦးပေါ်ဦးက ကျူပ်တို့ကို သူ့အိမ်မှာ နေခိုင်းထားပြီး သူကိုယ်တိုင် သူ့ခွေးတွေနဲ့ တောထဝင်တော့တာပဲ့။ ပြန်လာရင်တော့ သူက တော့ဝက်ကို ဘယ်လို ခြေရာခံလိုက်ကြောင်း၊ သူ့ခွေးတွေကလည်း ဒက်ရာရထားတဲ့ တော့ဝက်ကို အနဲ့ခံလိုက်ကြတဲ့အကြောင်း၊ တော့ဝက်ကိုတွေ့တဲ့အခါ သေချာ ပေါက် သေစောင်မယ့် ပစ်ကွင်းကိုချွေးပြီး တစ်ချက်တည်းနဲ့ အသေသတ်နိုင် ခဲ့တဲ့အကြောင်းတွေ ရှင်းပြတော့တာပဲ့။ သူက အန္တရာယ်မဖြစ်အောင် သတိ ထားတတ်တယ်။ ဒက်ရာရနေတဲ့ တိရှိနားဆိုတာက ပိုပြီး အန္တရာယ်များ ကြောင်း ကျူပ်တို့ကို သင်ကြားပေးခဲ့ပါတယ်။

ဒီလိုနည်းနဲ့ ဦးပေါ်ဦးက ကျူပ်တို့ကို နည်းနည်းချင်းသင်ပေးသွား တာ။ ကျူပ်တို့ကလည်း သူ့ဆိုက နည်းနည်းချင်းရတဲ့ တောလိုက်ပညာတွေ နဲ့ပဲ သတိကြီးစွာထားတတ်တဲ့ မှန်းတွေ ဖြစ်လာခဲ့တော့တာပေါ့။

အားကစားနဲ့ ပတ်သက်လို့ကတော့ ကျူပ်က လက်ရှု့ထိုးတာ ဝါသနာပါတယ်။ မေမြို့မှာရှိတဲ့ တပ်ရင်းတွေထဲက စစ်သားတွေနဲ့ ထိုးတယ်။ ရန်ကုန်ဆင်းပြီး အရပ်သားတွေနဲ့လည်း နှစ်ပွဲလောက် သွားထိုးဖူးပါရဲ့။

၁၇၃

ချိန်ပိုလ်ဟောင်းကြီးတစ်ယောက်က ကျျှပ်ကို အက်လန်သွားပြီး ထိုးစေချင် တယ်တဲ့။ သူက ကျျှပ်မန်နေရာအဖြစ် လိုက်ပေးမယ်ပေါ့။ ြိတိသွောက လက် ငွေသမားတွေနဲ့ သွားထိုးကြရင် ငွေလည်း ကောင်းကောင်းရမယ်လို့ သူက ဆိုပါတယ်။

ကျျှပ်က သူပြောတာကို လက်ခံချင်သား။ အမေက သဘောမတူ ဘူးလေ။ အမေက မူဆိုးမဖြစ်ပေမဲ့ မိသားစုကို ရှာဖွေကျွေးနေတဲ့သူ။ အမေက အိမ်ထောင်နှစ်ဆက်ကျခဲ့တာဆိုတော့ ကျျှပ်တို့ မိသားစုက ကြီးတယ်လေ။ ကျျှပ်မှာက အစ်မနှစ်ယောက်၊ အစ်ကိုတစ်ယောက် ရှုတယ်။ အမေတူအဖော် အစ်ကိုနှစ်ယောက်လည်း ရှုသေးတယ်။ အဲဒီ အစ်ကို နှစ်ယောက်ထဲမှာ တစ်ယောက်က ကျောင်းအုပ်ဖြစ်နေပြီး နောက်တစ်ယောက်က အင်ဂျင်နီယာပါ။ သူကတော့ ရန်ကုန်နဲ့ ဟောင်ကောင်ပြီးနေတဲ့ သဘောပေါ်မှာ အလုပ်လုပ်ပါတယ်။ တဗြား ဆိပ်ကမ်းတွေလည်း ကပ်တယ် ပေါ့။ အဲဒီ အင်ဂျင်နီယာအစ်ကို အိမ်ပြန်လာရင် သူ့အတွေ့အကြံ့ငွေ့ပြောပြလေ့ရှိတာဆိုတော့ ကျျှပ်က သိပ်သဘောကျတာပဲ့။ သူပြောတဲ့ အထဲ မှာ ဆိပ်ကမ်းတွေအကြောင်း၊ ပင်လယ်အကြောင်းတွေ ပါတာကိုး။ အားလုံး ထဲမှာ ပျော်စရာအကောင်းဆုံးကတော့ ခရစ္စမတ်ကာလဖြစ်တဲ့အတွက် မိသား စုတွေ တစ်နှစ်တစ်ခါ စုစုပေါင်းဆုံးလို့ဖြောကြရတာပါပဲ။

လက်ငွေ့နဲ့ပတ်သက်လို့ကတော့ အမေက သူ့သား အိမ်ပြန်လာ ချိန်မှာ သူများ ထိုးလိုက်တဲ့ဒဏ်ကြောင့် မျက်နှာမှာအညီအမည်းတွေ ဖြစ် လာမှာကို မမြှုပ်ချင်ဆုံးပါပဲ။ အက်လန်သွားပြီး လက်ငွေ့ထိုးချင်တယ် ပြော တော့ အမေက သဘောမတူဘူး။ ဒါကြောင့် ကျျှပ် မသွားဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကျျှပ်ကတော့ လက်ငွေ့ဆက်ထိုးနေတာပဲဆိုတော့ အမေကလည်း ကျျှပ်ရည်ရွယ်ချက်ကို ရိုက်ပါတယ်။ ဒါပေမဲ့ ကြောလာတော့ လက်ငွေ့ လောကမှာ ကြေးစားလက်ငွေးသမားတစ်ယောက် ဖြစ်ရေးကိစ္စက ကျျှပ်ရင် ထဲမှာ တဖြည်းဖြည်းနဲ့ မေးမြှန်ပျောက်ကွယ်လာပါတော့တယ်။ တော့ထဲမှာ အမဲလိုက်နေရတာကို ပျော်နေတဲ့အတွက် လက်ငွေ့လောကကို စွန်စွာလာမိ ခြင်းပဲ ဖြစ်မယ်ထင်ပါရဲ့။ ကျျှပ် အချိန်အဆတွေ လွှဲကုန်ပါပြီ။ တစ်ခါတစ်ခါ ငြက်ဖျားက ပြန်ထဲတော့သာဆိုတော့ ကျျှပ်ကိုယ်ကျျှပ် ကြံ့ခိုင်အောင် လေ့ကျင့်ရေးတော့ ပြန်လုပ်ရတာပေါ့။ ဒါမှာလည်း ခွန်အားရှုမယ်၊ အမောခံနိုင် မယ်လေ။ ဒီပုံနဲ့ကတော့ ကမ္မာချိန်ပိုလ် မဆိုထားနဲ့။ ဗမ္မာချိန်ပိုလ်

ဖြစ်လာနိုင်စရာ မရှိပါဘူး။ အောင်မြင်မှာက ရသင့်သလောက်တော့ရပါရဲ့၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျေပ် လက်ရွှေ့ကို စွန့်လွှတ်လိုက်ပါတော့တယ်။

ကျေပ် အိမ်နီးချင်းကလေးတွေကလည်း အဆုံးလေးတွေ ရောက် လာကြတော့ တပ်ထ ဝင်ချင်ကြတယ်။ စစ်သားတွေက တူညီဝတ်စုံတွေနဲ့ ချိတ်ကြရင် သိပ်ကြည့်လိုကောင်းတာကိုး။ စစ်သားတွေထဲမှာတော့ လူမျိုး စုံရှိတယ်။ ပြီတိသွေ့၊ အိန္ဒိယ၊ ဂေါ်ရခါး အစုံပေါ်လေး။ သူတို့က ဗမာပြည် ကြီးကို ထိခိုက်စောက်လာမယ့်ရန်က ကင်းဝေးအောင် စောင့်ရှောက်နေကြ တာပဲ။

စစ်သားတွေထဲမှာ ကျေပ်ကတော့ ဂေါ်ရခါးစစ်သားတွေကို သဘော အကျော်ဗုံးပဲ့။ တြေား တပ်တွေသာ မေမြို့ကနေ ပြောင်းချင်ပြောင်းသွားမယ်၊ ဂေါ်ရခါးတပ်တွေကတော့ ဘယ်တော့မှ မပြောင်းဘူး။ မေမြို့မှာပဲ ရှိတယ်။ သူတို့၊ ယူနီဖောင်းတွေက အရောင်စုံသလို လက်နက်တွေကလည်း ပြောင် လက်တောက်ပနေတယ်။ သူတို့၊ တီးပိုင်းကလည်း လေမှုတ်ဂိရိယာသုံးတာ တွေ ပါတယ်။ သူတို့၊ ဘင်္ဂရာအဖွဲ့၊ တီးသံတွေက မေမြို့ရဲ့ တောင်နံရံတွေကို ထိမှန်ပျုံပဲလာတာက အင်မတန်သာယာပါတယ်။ သူတို့၊ တီးခတ်ကြပုံးကို ကျေပ်ကတော့ သိပ်သဘောကျေပါတယ်။

မေမြို့မှာ ဘုရင်ခံရုံးစိုက်တာက တစ်နှစ်မှာ ခြောက်လဆိုတော့ တရားဥပဒေစိုးမှု အပြည့်အဝရှိမှာပဲလို့၊ ယူဆကြလိမ့်မယ်။ ဟုတ်ဘူးဗျာ။ မေမြို့မှာလည်း ဗားပြတွေဘာတွေရှိတာပဲ။ ဒီဗားပြတွေ၊ တော့ပုန်းတွေက မကြာခဏဆိုသလို ခရီးသွားတွေကို တိုက်ခိုက်ကြတာပဲ။ သူတို့က တော့ တွေထဲမှာ ပုန်းနေကြတာဆိုတော့ ကျေပ်တို့၊ တော့ထဲဝင်ရင် သတိထားရ တယ်။ သူတို့ကလည်း သူလိုကိုယ်လိုလူတွေပါပဲ။ ဒါပေမဲ့ သေနတ်နဲ့ပစ်ဖို့ သိပ် ဝန်မလေးကြတဲ့သူတွေလေး။ အစိုးရက သူတို့ကို ဖမ်းပို့၊ ပုလိုပ်တွေကို ရော၊ စစ်တပ်ကိုပါ တာဝန်ပေးထားတာဆိုတော့ လွတ်အောင်ပုန်းကြရင်း သေနတ်ကိုလည်း သုံးဖို့ ဝန်မလေးကြဘူးပေါ့။ အစိုးရဘက်တော်သားတွေက လည်း သူတို့ကို ဖမ်းပြီး တရားရုံးတင်၊ ထောင်ချု စတဲ့ ဘတ်မော်ကြီးတွေ လုပ်နေရတာထက် တွေ့တဲ့နေရမှာ ရှင်းလိုက်တာက အလုပ်ရှုပ်သက်သာ တယ်လို့၊ ယူဆကြတယ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဉာဏ်ချင်းပြိုင် နေကြတာပေါ့။ သူတို့ကလည်း မေမြို့မြို့ပေါ့ တက်ချင်တဲ့အခါ တက်လာ တာပဲ။ ဘယ်သူက သိမှာလဲလေး။

ကျုပ်အသက် ၂၁နှစ်လောက်ကတော့ ရှမ်းပြည့်နယ်မှာ အချိန်တော် တော်ကြောကြောကတည်းက အခြေခံနဲ့ဖူးတဲ့ တော့သားကြီးတစ်ယောက်နဲ့ တော့ပစ်ထွက်လာခဲ့တယ်။ တစ်ညာမှာတော့ ကျုပ်တို့က ကျားတစ်ကောင် အတွက် ထောင်ချောက်ဆင်ပြီး သစ်ပင်ပေါ်က စောင့်နောက်ပေါ့ ကျားက တော့ ပေါ်မလာပါဘူး။ မနက်ပိုင်းကျတော့ မိုးရွာလာတာနဲ့ သစ်ပင်ပေါ်က ဆင်းကြပြီး ရွာနှစ်ရွာကြားက တောင်စွန်းကလေးတစ်ခုမှာ ကျုပ်တို့ဆောက် ထားကြတဲ့ တဲ့ကလေးဆီ ပြီးကြရတယ်။ ကျုပ်က တဲ့ရဲ့ ကြမ်းပြင်မှာ လျော့နေတုန်း သူက ပြောင်းဖူးတွေ ဖုတ်နေတယ်။ အဲဒီအချိန်မှာပဲ အသံတစ်ခု သူ ကြားလိုက်ဟန်နဲ့ ခေါင်းထောင်လာတာ မြင်လိုက်ရပါတယ်။ သူ ရှတ် တရာ်ရပ်လိုက်ပြီး တဲ့ပေါက်ဝက္န မျှော်ကြည့်တယ်။ ချက်ချင်ပဲ ကျုပ် ဘက် ပြန်လှည့်လာပြီး တစ်စုံတစ်ယောက်က သူ့ကို တွေ့သွားပြီ ဆိတ္တဲ့ သဘောနဲ့ မလူပ်မယ့်ကြီးရပ်ပြီး လေသံနဲ့ လှမ်းပြောတယ်။ “မင်း အဲဒီနေရာမှာပဲ ပြိုမြိုမြိုကလေးလဲနော့၊ မလူပ်နဲ့။” ဒီထက် ဘာမှ ပို့ပြောလို့မရ တော့ဘူး။ လူတွေ ငါတို့ဆီ လာနောကြတယ်”တဲ့။

သူပြောတဲ့အတိုင်းပဲ ကျုပ်က ပြိုမြိုမြိုကလေးပဲ မောက်နေလိုက် တယ်။ ငင်းထားတဲ့ ဝါးခြမ်းတွေ ကြားကနေ အသာချောင်းကြည့်ဖြစ်အောင် တော့ ကြည့်လိုက်ပါသေးတယ်။ သစ်ပင်ငယ်ကလေးတွေ ကြားကနေ လူ တစ်ယောက် ရိုင်ဖယ်သေနတ်တစ်လက်နဲ့ ကျုပ်တို့ တဲ့ဘက်ကို လာနေ တယ်။ ပုံးနှစ်ပုံးကို ကြိုးနဲ့ချည်ပြီး ပုံးပေါ် ချိတ်ထားသေးတယ်။ ကျုပ် သိလိုက်ပါပြီ။ ကျုပ်တင်မဟုတ်ပါဘူး။ ဗမာပြည့် ဒီဒေသမှာ နေတဲ့သူတိုင်း သူ့ပုံးထဲမှာ ဘာပါသလဲဆိတာ သိကြပါတယ်။ တွေး မဟုတ်ပါဘူး။ သိန်းသယ်လာတာပါ။

သူနောက်မှာလည်း လူတစ်စုက သူလိုပဲ ပုံးတွေထမ်းပြီး ရိုင်ဖယ် သေနတ်ကိုယ်စိန့် ပါလာကြတယ်။ အားလုံးပေါင်း လူနှစ်ဆယ်လောက် ရှိမယ်ထင်ပါရဲ့။ သိပ်မကြာပါဘူး သူတို့ လျှို့တစ်ခုထဲကို ဆင်းသွားကြတာမို့ ကျုပ်တို့ မြင်ကွေးကနေ ပျောက်သွားကြပါတယ်။

အဘိုးကြီးက တဲ့ပေါက်ဝက္န ပြန်လှည့်လိုက်ပြီး “ကိုင်း... မင်း ထဲလို့ရပြီ။” သူတို့က ငဲ့ကို သိတယ်။ သူတို့ကို ဒုက္ခပေးမယ့်သူ မဟုတ်ဘူးဆိုတာကိုပေါ့။ ဒါပေမဲ့ မင်းက သူစိမ်းဆိုတော့ သူတို့မြင်သွားရင် ပူလိပ်လားဘာလား ထင်သွားကြနိုင်တယ်။ အဲဒီလို ထင်သွားရင် မင်းကို

ရှည်ရှည်ဝေးဝေးမေးနေမှာ မဟုတ်ဘူး။ တစ်ခါတည်း ပစ်သတ်လိုက်ကြမှာ”တဲ့။

ဒီလူတွေက ဘိန်းတွေကို ဗမာပြည်က ဘိန်းလမ်းမလို့ ပေါ်တဲ့ နေရာကတစ်ဆင့် တရာတ်ပြည်တို့၊ ယိုးဒယားတို့ကို ပိုကြမှာပါ။ ဒီမှာက အမြေတစ်းရာသီဥတုက အေးမြနေပြီး နှင့်တွေကျသလို မြှေတွေကလည်း ဆိုင်းနေတာကိုး။ ဗမာပြည်မှာက ဘိန်းကို တရားဝင်လုပ်ကိုင်နိုင်တယ်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူး။ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တရှိပြုလောက်သာ လိုင်စင်နဲ့ လုပ်ခွင့်ရထားတာပါ။ ဒီတော့ လိုင်စင် မရနိုင်သူတွေက ခိုးလုပ်ကြတယ်ပေါ့။ ငွေကလည်း မက်လောက်အောင်ရတာဆိုတော့ တရားမဝင် ဘိန်းသယ်တဲ့သူတွေ များလာတာပေါ့။ တေားလမ်းတွေကို ဖြတ်ပြီး မန္တလေးက သူတို့ဖောက်သည်တွေဆီ ပို့တဲ့သူကပို့တယ်။ တရှိပြုကလည်း ရန်ကုန်အထိပေါ့။ ငွေများများစားစား ရကြတာဆိုတော့ မြို့ကြီးတွေမှာ သူငြေးတွေလို့ နေနိုင်ကြပါတယ်။

နောက်တစ်ကြိမ်ကတော့ မိတ်ဆွေနှစ်ယောက်နဲ့အတူ ဇရာမတော်ဝါကြီး ပစ်ဖို့ ကြိုးစားကြတဲ့အချိန်ပေါ့။ တော်ဝါက တောင်ကြားထဲဆင်းပြေးတာကို လိုက်ကြရင်း ကျေပ်တို့ မျက်စိလည်ရော့။ အနီးပတ်ဝန်းကျင်မှာ ပြန်တက်ဖို့ လမ်းရှာရတော့တာပေါ့။ လိုက်ရင်းလိုက်ရင်းနဲ့ တော်ဝါရဲ့ ခြေရာတွေက တော်တော်ကျေလာတယ်။ သဘောကတော့ ဒီကောင် တစ်ခုခုကို ကြောက်ပြီး သုတေသနပြေးနေပြီပေါ့။ တစ်စုံတစ်ခု ဒါမှုမဟုတ်တစ်စုံတစ်ယောက်ကို ဒီကောင် ကြောက်ပြီး ပြေးနေတဲ့ပဲ့ ပေါ်တယ်။ ဒီကောင်ကြီး နောက်လိုက်လို့ အပိုပဲ့ ဒီကောင်ကြီးက ကျေပ်တို့နဲ့ မိုင်အများကြီးကွာတဲ့နေရာ ရောက်နေလောက်ပါပြီ။

ကျေပ်တို့ တောင်ကုန်းတစ်ခုပေါ် တက်လိုက်ကြပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ပေါ့။ အဲဒီအချိန် ကျေပ် နှာခေါင်းထဲမှာ အနဲ့တစ်ခုရလိုက်တယ်။ စိမ်းရွှေရွှေအနဲ့ပဲ့။ အနဲ့က ပြင်းသထက်ပြင်းလာတယ်။ “ဟ... ဘိန်းနဲ့ပါလား”လို့ ကျေပ်က အထိတ်တလန့် ပြောလိုက်တဲ့အချိန် တော်းတစ်ယောက်ကလည်း “ဟုတ်တယ်၊ ဘိန်းနဲ့ပဲ့”လို့ ဆိုတယ်။

ကျေပ်တို့ သတိကြီးစွာနဲ့ ဆက်လျောက်ခဲ့ကြတယ်။ ရွှေဆက်လေဘိန်းနဲ့က ပြင်းလာလေပါပဲ့။ မြေများလို့ တွန်းလိမ်ကောက်ကျေးနေတဲ့

တောလမ်းအတိုင်း သွားလိုက်ကြပြီး ကိုက်၃၀၀ လောက် အရောက်မှာတော့ ခပ်လျမ်းလှမ်းမှာ စောင်တွေ ကာထားတဲ့ တစ်နေရာကို လျမ်းမြင်ရတယ်။ စောင်တွေရဲ့ အပြင်ဘက်မှာတော့ လူတစ်ယောက်ရှိနေပြီး သူ့ပေါင်ပေါ်မှာ တင်ထားတဲ့ ရိုင်ဖယ်သေနတ်ပြောင်းဝက ကျူပ်တို့ဘက် လျည့်ထားတယ်။ ကျူပ် ရိုင်ဖယ်ကလည်း ပခုံးပေါ်မှာ ရှိနေပြီး သူ့ဘက်ကို ချိန်ထားပြီးသားပါ။ လက်ညွှေးတစ်ချက်ကွေးလိုက်ရုံနဲ့ ကျူပ်တို့နှစ်ယောက်ထဲက တစ်ယောက် တော့ မှန်မှာ အသေအချာပဲ။ အခြေအနေက တကယ့်ကို ကျူပ်ထဲကျူပ်ထပဲ။ ဒါပေမဲ့ ကျူပ်က ဘာမှာကရမပြုမိတဲ့ဟနဲ့ ဆက်လျောာက်နေလိုက်ပါတယ်။ သူ့မြင်ကွင်းကို ကျော်လာတဲ့အထိ ကျူပ်ကလည်း သူ့ကို လျည့်တောင်မကြည့် ပါဘူး။ သူ့စိတ်ထဲမှာတော့ ကျူပ်တို့ကို ပုလိပ်တွေလို့ ထင်ချင်ထင်မှာပေါ့။ သူက သံသယဖြစ်ပြီဆိုတာနဲ့ ကျူပ်တို့ သုံးယောက်ကို ပစ်ချုလိုက်နိုင်တယ်။ ကျူပ်ကျော်ပြင်တစ်ခုလုံး ဈေးတွေ စွဲနစ်နေတာ၊ သူ့မြင်ကွင်းက လွတ်တော့ မှပဲ သက်ပြင်းချိနိုင်ပါတော့တယ်။

ကျုန်တဲ့ သူ့ဂုဏ်းသားတွေကတော့ စောင်တွေရဲ့ တစ်ဖက်မှာ ရှိကြ မှာပေါ့။ ဘိန်းကုန်ကူးတဲ့သူတွေက သူတို့စခန်းချုတဲ့ နေရာတွေမှာ ပြောင်း ကိုယ်စိန့်၊ ဘိန်းရှာကြပြီး အပန်းဖြေကြပါတယ်။ ကျူပ်တို့က အမှတ်မထင် ခလုတ်တိုက်မိတာပေါ့။ သူတို့ ဘိန်းရှာနေတဲ့ နေရာတစ်ရိုက်မှာတော့ စိမ်းဈေး ဈေး ဘိန်းနံ့တွေ ရနေပါတယ်။ အစောင့်တာဝန်ကျွေတဲ့ကောင်က သူတို့ ဘာ လုပ်နေတယ်ဆိုတာ ကျူပ်တို့ သိကြောင်း ရိုပ်စိပါတယ်။ ဒါပေမဲ့ ကျူပ်က မသိ ချင်ယောင်ဆောင် ထွက်လာတော့ သူကလည်း အန္တရာယ်မပေးတော့ဘူး ပေါ့။ သူ့ဆုံးဖြတ်ချက်မှန်တယ်ပေါ့။ ဗမာပြည်က တောတွေထဲမှာ အဲဒီလို သူ့စည်း ကိုယ့်စည်းနဲ့ နေတတ်ကြတာတွေရှိပါတယ်။ ဘိန်းကုန်ကူးတာ မကြိုက်ပေမဲ့ သူတို့ကို မနောင့်ယှက်ရင် သူတို့ကလည်း ကိုယ့်ကို ဒုက္ခမပေး ပါဘူး။ ဒါက အမေရိကန် မဟုတ်ဘူးလော့။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ပဲ။

ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျူပ်က ရွာထဲက ဘိန်းကုန်ကူး တဲ့ သူတွေကို ဘယ်လိုလဲ၊ ဘာလ၊ တစ်ခါမှ မမေးဖူးဘူး။ ဗမာပြည်မှာက ကိုယ့်စာရိုက္ခကို ကိုယ်ထိနိပဲ။ ဘယ်သူကမှ လာပြီး ထိန်းပေးစရာလည်း မလုပ်ဘူး။ ဘိန်းကုန်ကူးတဲ့ သူတွေကို ကြည့်မယ်ဆိုရင်လည်း သူလို့ ကိုယ်လို လူတွေပါပဲ။ တောထဲမှာနေတဲ့ ရောဘင်္ဂုံးက ပုလိပ်တွေနဲ့ ဉာဏ်ရည်ပြုင်

သလိုပေါ့။ ဘိန်းကုန်ကူးတော့ရော ဘာဖြစ်သလဲ။ ဟိုးရေးရေးတုန်းက တည်းက ကျူပ်တို့မှာတွေ ဘိန်းရှုခြုံကြတာပဲ။

ဗမာပြည်မှာ ဘိန်းကုန်ကူးလို့ အကောင်းဆုံးနေရာလို့ ကျူပ်ထင် တာကတော့ မန္တလေးပဲ။ ရှမ်းကုန်းပြင်မြင်က ဆင်းလိုက်ရင် မန္တလေးမှာက ဆက်သွယ်ရေးလမ်းခရီးအစုံရှိတယ်။ ကား၊ ရထားတို့နဲ့သာမက ဒရာဝတီ မြစ်ထဲကနေ ရေကြောင်းနဲ့ သွားချင်ရင်လည်း ရသေးတယ်။ မန္တလေးဆို တာက ဗမာဘူရင်တွေ နှစ်စိုက်ခဲ့တဲ့မြို့၊ ကမ္မာကျော် ကဗျာဆရာ ကစ်ပလင် က မန္တလေးမြို့ရဲ့ အလုအပေကို သူ့ကဗျာနဲ့ ရေးခဲ့ဖူးတယ်။ ကျူပ်အနေနဲ့ ပြောရရင်တော့ နည်းနည်းလေးမှာကို မကြိုက်တဲ့နေရာပါ။ မြို့က မြစ်က်းနဲ့သေး ဖြော်မြိုင်းဘုရားပြီး တောတွေတောင်တွေက ပတ်လည်ရိုင်းနေတယ်။ ဥရောပတိုက်သား အရာရှိတွေများ မန္တလေးမှာ တာဝန်ကျူပြီးဆိုရင် မြန်မြန် ထွက်ပြီးချင်ကြတော့တာပဲ။ မန္တလေးမှာ အစဉ်တစိုက် နေကြတဲ့ သူတွေက ဗမာတွေများတယ်။ အိမ်တွေက ဝါးနဲ့ ဆောက်ထားတဲ့အိမ်တွေဖြစ်ပြီး တောထဲမှာ ခကာတစ်ဖြတ်နေဖို့သာ ဆောက်တဲ့ဟာမျိုးတွေပါ။ လူနေအိမ် အဖြစ် နေဖို့ မသင့်တော်ပါဘူး။ အနုပညာရှင်တွေ၊ သမိုင်းသူတေသီတွေက တော့ ဘုရားပုထိုးနှစ်တောင်ကျော်ရှိတဲ့ မန္တလေးကို နှစ်သက်ကြပါတယ်။ ကျူပ်ကတော့ အနုပညာရှင်လည်းမဟုတ်၊ သမိုင်းသူတေသီလည်း မဟုတ် တော့ သူတို့နဲ့ အမြင်ချင်း မတူဘူးပေါ့။

စနေနော်တိုင်း ကျူပ်က မန္တလေးကို စက်ဘီးနဲ့ ဆင်းပါတယ်။ လေးဆယ့်နှစ်မိုင်သာ ဝေးပြီး တောင်အဆင်းလမ်း ကွွဲကွွဲကောက်ကောက် တွေကို စီးရတာ အရသာရှိပါတယ်။ လမ်းတွေကလည်း မဆိုးပါဘူး။ တာက္ခာစီးကားတွေကတော့ ဒီခရီးကို တစ်နာရီခဲ့မောင်းရပါတယ်။ ကျူပ်က မန္တလေးကနေ မေမြို့၊ ပြန်တာက်လာပြီးရင်တောင် ဘောလုံးကစားနိုင်ပါ သေးတယ်။ ဒါကတော့ စနေနော်တိုင်း ကျူပ် မပျက်မကွက်ကစားတဲ့ အားကစားပဲ။ စက်ဘီးနဲ့တောင် မေမြို့-မန္တလေး အဆင်းအတက်လုပ်ခဲ့တဲ့ ကောင်ဆိုတော့ ကားမောင်းတဲ့အချိန်မှာ ဒီခရီးက စာမဖွဲ့လောက်တော့ပါဘူး။

အဲဒီလို မေမြို့-မန္တလေး တက်ချည့်ဆင်းချည့်လုပ်နေတဲ့အချိန် ကျူပ် လမ်းခရီးမှာ ဗမာပြည်ရဲ့ကြောင်ကြီးတွေလို့ ပြောရမယ့် ကျားတွေ၊ ကျားသစ်တွေနဲ့ ကြုံဖူးတာပေါ့။ သူတို့က စက်ဘီးရှုံးကနေ ဖြတ်သွားနေကြတာပဲ။ သူတို့ကို တွေလိုက်ပြီဆိုရင် ကျူပ်ကလည်း တုံ့ခနဲ့ ရပ်တတ်

အောင် လေ့ကျင့်ထားပြီးသားပါ။ မျက်နှာချင်းဆိုင် ပက်ပင်းတိုးလို့ကတော့ ကျူပ်ကံကြွား မတေားစုံစရာပေါ့။

ကားမောင်းတာနဲ့ ပတ်သက်လို့ကတော့ ပြောစရာရှိပါတယ်။ တစ်ခါတော့ မေမြိုက လူတရ္ဗာ့ကို ရန်ကုန်ထွက်မယ့် ရထားအမိ မန္တလေး ပို့ဖို့ ဖြစ်လာတယ်။ လမ်းတစ်ဝက်လို့ သတ်မှတ်ထားကြတဲ့ နှစ်ဆယ့်တစ်မိုင် ရောက်တော့ ကားရေတိုင်ကိုက အုပ္ပါန်တက်ပါလေရော့။ အဲဒီညာ လသာ တဲ့ ညလည်း ဖြစ်နေတယ်၊ မြေပြင်လည်း ဖြစ်နေတော့ ကျူပ်က ရေလဲ ထည့်ဖို့ ရပ်မယ်ပေါ့။ အဲဒီအချိန် ကားမီးရောင်အောက်မှာ ဝင်းဝင်းတောက် နေတဲ့ မီးလုံးကြီးနှစ်လုံး ရေကန်နားမှာ မြင်လိုက်ရတယ်။ ကားရေ့မီးရောင် အောက်မှာ အဲဒီ မီးလုံးကြီးတွေက ကြီးသထက်ကြီးလာသလို မြင်လိုက်ရ တယ်။ ကျူပ် သဘောပေါက်လိုက်ပြီ။ ကျားကြီးတစ်ကောင်က ရေကန်ထဲ ဆင်းပြီး ရေသာက်နေတာကိုး။ ကျူပ်တို့ကား အတော်နီးလာတော့မှ သူ လည်း ရေကန်ထဲကနေ ရှုန်းခဲ့ ထပြီး တော့ထဲ ဝင်ပြီးတော့တာပဲ။

ရန်ကုန်လည်း ဒါမျိုးဖြစ်တတ်တာပါပဲ။ ကျူပ် ကျောင်းပိတ်ရက်တွေ မှာ အမေက ရန်ကုန်ကို ခေါ်ခေါ်သွားတတ်တော့ ရန်ကုန်ကို အတော်လေး သိနေပါပြီ။ အမေက ရန်ကုန်ကို သဘောကျတယ်။ တစ်ကြောင်းက ရန်ကုန် မှာ အမျိုးတွေရှုတယ်။ ဒီတော့ ရန်ကုန်ရောက်ပြီဆိုရင် အမျိုးတွေ တစ် အီမီပြီးတစ်အီမီ အတက်အဆင်းလုပ်ပြီး သာရေး၊ နာရေး စတဲ့ သူ့အမျိုး တွေနဲ့ ပတ်သက်ပြီး သိသင့်သိတိက်တာတွေ နားထောင်တော့တာပဲ။ နောက် တစ်ချက်ကတော့ ရန်ကုန်ရောက်ရင် ဝယ်ရခြမ်းရတာကို အမေက သဘော ကျတယ်။ ရွေးထဲမှာ ဟိုင်းသည်ငေး၊ သူဝယ်နိုင်တာဝယ်ပေါ့။ လူတွေစည် ကားလှုတဲ့ ရန်ကုန်ရဲ့၊ ရွေးဟာ ကျူပ်အတွက် မျက်စိပသာဒုံးပါတယ်။ ရန်ကုန်မှာက လူတွေများသလောက် အရှင်ရိုစရာ သစ်ပင် မရှိပါဘူး။ စွင်းချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဗမာလူမျိုးတို့ရဲ့ နှစ်သစ်ကူးခွွဲဖြစ် တဲ့သကြံနှင့်သုံးရက်ပဲ။ အင်မတန် မူပြင်းတဲ့ရာသိမှာ တစ်ယောက်ကို တစ်ယောက် ရေပက်ကြတယ်။ မဏ္ဍာပ်တွေမှာ စားစရာတွေ ကျွေးကြတယ်။ တစ်ယောက်ကိုတစ်ယောက် နည်းမျိုးစုံနဲ့ ရေပက်ကြတယ်။ ပျောစရာကောင်း ပါတယ်။ ဒါပေမဲ့ ရန်ကုန်နဲ့ပတ်သက်လို့ ကျူပ်ပြောနိုင်တာက ဒါလောက်ပါပဲ။ နောက်တော့ ကျွေးတော် လက်ရွှေ့ထိုးတဲ့အချိန်ကျတော့ ရန်ကုန်ကို ရောက် ပြန်တယ်။ မိလစ်ပိုင်နိုင်ငံသားတစ်ယောက်ကို အနိုင်ထိုးနိုင်လို့ သူရဲ့ကောင်း

တစ်ယောက် ဖြစ်ခဲ့ပါရဲ့။ ဒီကောင်က ဗမာလက်ရွှေကျော်တွေ၊ ဗြိတိသူ တပ်သားတွေ၊ ရေတပ်က လက်ရွှေသမားတွေကို နိုင်ထားတဲ့ ကောင်ကိုး။ ကျူပ်က ဖွံ့ဖြိုးပြီးချင်း ရန်ကုန်ကနေ ပြန်တာပါပဲ။ ကျူပ်ပျော်တဲ့ တောက ခေါ်နေပြီကိုး။

ပထမက္မာစစ်မတိုင်မဲ့ နှစ်အနည်းငယ်လောက်တုန်းက ရန်ကုန်၌။ ထဲ ကျားဝင်လာပြီး ရွှေတိဂုံဓောတိပေါ် တက်ခဲ့သတဲ့။ ဒီဓောတိက အင်မတန် လက်ရာမြောက်ပြီး ရန်ကုန်မြို့တော်ရဲ့ အလုဆုံးနေရာလို့ ပြောလို့ရပါတယ်။ မှစ်ဝတစ်ခုနားမှာ ကျားကရှိနေတော့ ဒီကောင် ဘာလုပ်နေတာလဲ၊ သူကို ဘယ်လိုရှင်းကြရမလဲ တိုင်ပင်ကြတာပေါ့။ ဗြိတိသူတွေကတော့ သေနတ်နဲ့ ပစ်သတ်ချင်တယ်။ ဒါပေမဲ့ ဗမာတောက “ဒီကျားက ဘုရားလာဖူးတာ၊ မပစ်ရဘူး။” ပစ်ရင် ငရဲ့လားလိမ့်မယ်”လို့ ကန်းကွက်ကြသတဲ့။ သူတို့အမြင်မှာ တော့ ကျားကို ဝိဉာဏ်တစ်ခုခုက စီးဝင်ထားတယ်လို့ မြင်ကြတယ်။ အဲဒီ ဝိဉာဏ်က ရွှေတိဂုံဘုရားဖူးချင်လို့သာ ရောက်လာတယ်ပေါ့။ ဒါမျိုးတွေက ဗုဒ္ဓဘာသာဝင်တွေမှာ အယူရှိတယ်လေ။ ဒီတော့ သူတို့က ကျားဟာ သူ၊ အလိုလို ဖြန်သူးလိမ့်မယ်လို့ ယူဆထားကြတယ်။ ဒါပေမဲ့ ကျားကလည်း မဆင်းဘူး။ အရှင်လတ်လတ်ဖမ်းဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ရက်က ကြေလာပြီ။ ဒီထက်ကြောရင် အန္တရာယ်ရှိလာမယ်လို့ အာဏာပိုင်တွေက သုံးသပ်ကြတယ်။ ဒီတော့ ကျားကို အသေပစ်ဖမ်းမယ်လို့ ဆုံးဖြတ်လိုက် ကြပါတော့တယ်။

ဒီနေ့ခေတ်မှာ ဒီလောက်အထိတော့ မဖြစ်နိုင်တော့ပါဘူး။ ဟိုတုန်းက ဗမာပြည်အကြောင်း စဉ်းစားမိတော့ ကျူပ်ငယ်ဘဝကာနေ ဒီအချို့ ရောက်လာတဲ့အချို့အတိ ဗမာပြည်က ဘယ်လောက်များ ပြောင်းလဲသွားခဲ့ပြီ လဲ။ အဲဒီကာလတုန်းကတော့ ဗမာပြည်ဟာ ဒေါ်နှီးယရဲ့ အုပ်ချုပ်မှုအောက်မှာ သာ ရှိသေးတာကိုး။ သုံးတဲ့ငွေကြေးကအစ ၁၉၂၇ ခုနှစ် သီးစွားခွဲမထွက်မဲ့ အချို့အတိ အိန္ဒိယပိုက်ဆံ့ပဲ သုံးခဲ့ကြရတာပါ။ ဒီတော့ နိုင်ငံနှစ်ခုက အနီးကပ်ဆက်ဆံ့ရေးရှိတဲ့အပြင် အိန္ဒိယနိုင်ငံသား အတော်များများကလည်း ဗမာပြည်မှာ လာနေကြတာဆိုတော့ လွှဲတ်လပ်ရေးအတွက် မဟာတ္ထာမကန္တိရဲ့ ကြိုးပမ်းမှုတွေကို တွေ့မြင်ကြေးသိနေရတယ်။ ဗမာပြည်မှာ လာနေတဲ့ အိန္ဒိယ နိုင်ငံသားက အတော်များပြီး တရာ်နည်းနည်းရှိတယ်။ ဗမာတိုင်းရင်းသား တွေကတော့ ဘယ်နိုင်ငံစွားသားကိုမှ သဘောမကျပါဘူး။ ဘာဖြစ်လို့လဲ

၂၇၃မှခိုး

ဆိုတော့ နိုင်ငံခြားသားတွေက နေရာကောင်းကောင်းရတယ်၊ စီးပွားရေးမှာ လည်း အောင်မြင်ကြတော့ ဗမာပြည်ရဲ့ စီးပွားရေးအင်အားအများစုံက သူတို့လက်ထဲ ရောက်နေတယ်။ အိန္ဒိယနိုင်ငံသားတွေကတော့ ပြောစမှတ် တွင်လောက်အောင်ကို များခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဥရောပတိုက်သားတွေက ဘယ်လိုမှ ခံစားမှုမရှိ ပါဘူး။ ကျျပ်တို့အိမ်မှာဆုံးရင်လည်း ဗမာတွေထက် အိန္ဒိယ အိမ်ဖော်တွေက များတာပဲ။ ကျျပ်မိဘတွေ အထူးသဖြင့် ကျျပ်အဖောပါ့၊ သူက ဘာသာရေး ကိုင်းရှင်းသူဆုံးတော့ စကားခံပြုကြမ်းကြမ်းပြောတတဲ့ ဗမာတွေကို မကြောက် တာကြောင့် အိန္ဒိယအိမ်ဖော်တွေကိုပဲ နားပါတယ်။ ကျျပ်တို့အိမ်မှာ အလုပ် သမားအများစုံက ဘင်္ဂလားက လာကြတာပါ။ အဲဒုမ္မာက ဟိန္ဒာတွေက ပိုများ တယ်။ တော်တော်များများက မဒရပ်ဆိုတဲ့ အိန္ဒိယတောင်ပိုင်းက ဖြစ်တာ ကြောင့် သူတို့က ဝိညာဉ်ကို ကိုးကွယ်ကြပါတယ်။ သူတို့အပ်စုနစ်ချရဲ့ ခြားနားချက်ကတော့ မဒရပ်က လာတဲ့ သူတွေက နားကို အထွတ်အမြတ် ထားတာကြောင့် အမဲသား မစားကြပါဘူး။ ဘင်္ဂလားတွေကတော့ စားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျျပ်ကို သူတို့ဘာသာစကား ပြောတတ်အောင် သင်ပေးကြပါတယ်။ ဒါကြောင့်လည်း နောင် အာသံမှာ မုဆိုးဖြစ်လာတော့ အများကြီး အထောက်အကူရပါတယ်။

ကျျပ်နေခဲ့တဲ့ ဗမာပြည်မှာ ခေတ်မီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ နေရာဆိုပေမဲ့ နေလို့ကောင်းတဲ့ ဒေသတစ်ခုပါ။ အရိပ်ခိုစရာနေရာ ဆိုတာ အလွယ်တကူရှာရှုလို့ ရနိုင်သလို ဆောက်ဖို့လည်း လွယ်ပါတယ်။ အစားအသောက် အင်မတန်ပေါ့တဲ့ တော့တွေ ရှိပါတယ်။ အသီးအနှစ်စား မလား၊ သစ်ဥသစ်ဖုစားမလား၊ တော့မှာ ကြို့ကြတာကို အလွယ်တကူ ရှုံးစားနိုင်တယ်။ ဆနဲနဲ့ အသားနည်းနည်း ပြုတေားရင်လည်း ရတာပဲ။ ချောင်းတိုင်းမှာ ငါးရှိပါတယ်။ ရေတက်တဲ့အခါမျိုး၊ မိုးတွင်းလို့ အချိန်မျိုးမှာ အလွယ်တကူ ဖမ်းစားလို့ရတယ်။ တစ်ခါတလေဆို ကန်ထဲက ရေတွေ ပြန် ကျွေားတဲ့အခါ၊ ရေခန်းသွားတဲ့အခါမျိုးတွေမှာ ငါးတွေကို အလွယ်တကူ ဖမ်းလို့ရတယ်။ ကျျပ်တို့က ငါးတွေကိုစွဲ၊ ဆားသိပ်ပြီး နေလှန်းကြတယ်။ အင်မတန်အရသာရှိတဲ့ ငါးပြောက်တို့၊ ငါးပိတ္တု့ စားရတာပေါ့။

ကျျပ် ကျောင်းက ထွက်တဲ့အချိန်မှာ ဗမာတွေရဲ့ ဓလ္လာစရိတ်တွေ ကို တော်တော်နားလည်နေပါပြီ။ အလုပ်လုပ်ဖို့ လိုအပ်လာပြီမို့ ကျောင်းက

၀၄။၌

ထွက်လိုက်ရတာပါ။ ကျေပ်ကတော့ သဘောကျပါတယ်။ မေြို့မှာကတော့  
အလုပ်ရဖို့ ဘာအခွင့်အလမ်းမှ မရှိနိုင်တာကြောင့် ရန်ကုန်ကို ထွက်လာခဲ့  
တယ်။ ဘာအခွင့်အလမ်းများ ရနိုင်မလဲပေါ့။



အခန်း(၃)

## သစ်ခုတိသမားဘဝ

ကျေပ် ပထမဆုံးရတဲ့အလုပ်က အစိုးရအကောက်ခွန်ဌာနမှာပါ။ ရတဲ့လစာက ကျေပ်လက်ဖက်ရည်ဖိုးလောက်တောင် မရှိပါဘူး။ ဒါပေမဲ့ တဗြား အလုပ်တစ်ခုမရခင် ခဏမေးတဲ့အနေနဲ့ ဝင်လုပ်နေလိုက်ပါတယ်။

ဗမာပြည်ကိုဝင်တဲ့ ဝင်ပေါက်ဖြစ်နေတဲ့ ရန်ကုန်မှာက သွင်းကုန်တွေ ရော၊ ထွက်ကုန်တွေရော နည်းနည်းနောနော ပမာဏမှ မဟုတ်ပဲ။ ဒီတော့ ဒါတွေကို မှတ်တမ်းတင်နိုင်ဖို့ လူအင်အားများစွာ လိုသလို မှတ်တမ်းမှတ်ရာ တွေ့လည်း အများကြီးထားရပါတယ်။ ကမ္မာအရပ်ရပ်က ဂို့ကြတဲ့ ကုန်စည် တွေက ဘင်္ဂလားပင်လယ်အော်ထဲက တစ်ဆင့် မှတ္တာမပင်လယ်ကျွေး။ အဲဒီကတစ်ဆင့် ရန်ကုန်မြှစ်ထဲ ဝင်လာကြတာပေါ့။ ဝင်လာတဲ့ ကုန်တွေက တော့ အစုံပဲ။ အဝတ်အထည်း စက္ကား၊ လက်နက်ကိရိယာပစ္စည်းတွေ၊ စက်ဘီးတွေ၊ ကားတွေ အစုံပဲပဲ။ ထွက်သွားတဲ့ ကုန်တွေကတော့ ဗမာပြည်ရဲ့ ထွက်ကုန်တွေဖြစ်တဲ့ ရော်ဘာ၊ ဆန်၊ ဝါဂ္ဂမ်း၊ သစ်တို့ပေါ့။

ကျေပ်က သဘော်တင်ဘာကို စောင့်ကြည့်ရတာ စိတ်မရည်ဘူး။ ဒါပေမဲ့ ချုံးအလုပ်လုပ်ရတာကျတော့ လပိုင်းအတွင်းမှာ ကျမ်းကျင်လာတယ်။ တကဗ်တော့ ကျေပ်က ဒါလောက်ကြာကြာလုပ်မယ်လို့တောင် စိတ်ကူးမရှိ

ပါဘူး။ ဘောလုံးအသင်းရှိနေလို့သာ နေဖြစ်နေတာပါ။ ဘောလုံးနဲ့ပတ်သက်လို့က ဒီဌာနက တော်တော်အားပေးတာကိုး။ ကျေပ် ရန်ကုန်ရောက်စအချိန်မှာပဲ အကောက်ခွန်အသင်းက ပြိုင်ဘက်အသင်းတွေကို အနိုင်ယူပြီး မိုလ်စွဲခဲ့တာပေါ့။ ကျေပ် အထက်လူကြီးတွေက ကျေပ်ကို သူတို့အသင်းအတွက် ဆက်ကားစေချင်ကြတယ်။

အဲဒါ တစ်စွဲပဲ မက်စရာရှိတာပါ။ စားပွဲမှာ ထိုင်ပြီး လုပ်ရတဲ့အလုပ်တွေတော့ ကျေပ်က ဝါသနာလည်း မပါပါဘူး။ ကျေပ်က ရန်ကုန်ကို မကြိုက်တာ။ ဒါနဲ့ ဘုံဘောဘားမားကုမ္ပဏီကို ပြောင်းလာခဲ့တယ်။ သူတို့ကတော့ ကျေပ်ကို တောထဲပို့လိုက်ကြသူဗျာ။ ဘုံဘောဘားမား ဆိုတဲ့ ကုမ္ပဏီကြီးက အရှေ့တောင်အရှေ့မှာတော့ အကြီးဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ကုမ္ပဏီ ခွဲတွေက အိန္ဒိယသာမက တရာတ်၊ ယိုးဒယားတို့အထိ ရှိတယ်။ သူ့ အမိက လုပ်ငန်းက သစ်ထုတ်တာပဲ။ ဒါကြောင့်လည်း ဖြေတိသွေတွေက အထက်ဗမာပြည်ကို တက်သိမ်းခဲ့တာပေါ့။ ပထမ အောက်ဗမာပြည်ကို သိမ်းတယ်။ အဲဒီမှာကတည်းက ကုမ္ပဏီက သီပေါ်မင်းဆီကနဲ့ အထက် ဗမာပြည်က သစ်တွေထုတ်ခွင့် ရခဲ့ပြီးသားပါ။ ကျေပ် သိပ်တော့နားမလည်ပါတူး။ သစ်ထုတ်နေရင်း သီပေါ်မင်းဘက်က လူတွေ စာချုပ်ကို ဖောက်ဖျက်တယ်ဆုံးပြီး ၁၈၈၄ ခုရှစ်မှာ အင်လိပ်-ဗမာတတိယစစ်ပဲ ဖြစ်ကရော။ သီပေါ်မင်းရဲ့ ရုံးဘက်က စွပ်စွဲတာက ကုမ္ပဏီဟာ သစ်ဖိုးပေးထားတဲ့ ငွေထက် ပိုပြီး သစ်တွေထုတ်တယ်ပေါ့။ ဒါကြောင့် လျှပ်ကြေးငွေ စတာလင်ပေါင် ၇၃,၃၃၃ ပေးရမယ်လို့ အမိန့်ချုတယ်။ (အဲဒီကာလတုန်းက စတာလင်ပေါင်ဟာ ကဗျာမှာ အခိုင်မှာဆုံးငွေကြေး ဖြစ်နေတယ်။) ဒါကို ထောက်ကြည့်ရင် ဘုံဘောဘားမားကုမ္ပဏီဟာ အဲဒီကာလတုန်းက ဘယ်လောက်ချုမ်းသာ သလဲ သိနိုင်ပါတယ်။

ရန်ကုန်ကို သိမ်းပိုက်ထားတဲ့ ဖြေတိသွေတွေက ဒီအမိန့်ကို သိပ်စိတ်ဆုံးကြတယ်။ အင်ဒိုချိုင်းနားကို သိမ်းပိုက်ထားတဲ့ ပြင်သစ်ကလည်း ဗမာပြည်ကို ပျက်စီကျေနေတယ်။ ဒီတော့ ဖြေတိသွေတပ်တွေက အထက် ဗမာပြည်ကို သိမ်းမယ်ဆုံးပြီး ချိတ်ကြရာက အင်လိပ်-ဗမာတတိယစစ်ပဲ ဖြစ်တော့တာပဲ။ သိပ်မတိုက်လိုက်ရပါဘူး။ ဝိတိရိယဘုရင်မကြေးရဲ့ တပ်တွေက အထက်ဗမာပြည်ကို သိမ်းပိုက်လိုက်ကြပါတယ်။ သီပေါ့ဘုရင်နဲ့ သူ့မိဖုရား စုဖုရားလတ်တို့ကို အိန္ဒိယ ပို့လိုက်ကြပြီး မန္တလေးကို အင်လိပ်တို့က

## အုပ်ချုပ်တော့တာပဲ။

ဒီအဖြစ်အပျက် အပြောင်းအလဲတွေက ကျူပ် မမွေးခင် ဆယ်နှစ် လောက်မှာ ဖြစ်ခဲ့တာတွေပါ။ ဒီတော့ ကျူပ်ကြီးပြင်းလာချိန်မှာ ဗမာပြည်က အားလုံးလက်အောက် လုံးဝရောက်ပြီး ပြောင်းလဲနေပါပြီ။ ကျူပ်ကြားဖူးတာ ကတော့ သိပေါ်ဘုရင်ဆိတာက စုဖုရားလတ်ကြီးဆွဲရာ က,ရတဲ့ ရုပ်သေးရှင် တစ်ရုပ်သာဖြစ်ပြီး စုဖုရားလတ်ကလည်း သူအာဏာရဖို့အတွက် အသက် ပေါင်းများစွာ သတ်စေခဲ့တယ်တဲ့။ မန္တလေးမှာ ရှိနေတုန်းကတော့ ကျူပ်က မကြာခဏဆိုသလို စုဖုရားလတ်က သူ အာဏာရရေးလမ်းကြောင်းပေါ်မှာ ရှုပ်နေတဲ့ ခွေ့တော်မျိုးတော်တွေကို သတ်စေတဲ့နေရာနား မကြာခဏ ရောက်ဖြစ်ခဲ့ပါ၍။ ဉာဏ်ချိန် လူသတ်ရာမှာ အော်သံဟစ်သံတွေ မကြား ရအောင် နှစ်းတွင်းမှာ ပွဲက,နေပြီး သိပေါ်မင်းကလည်း အရောက်သောက်ပြီး မူးနေခဲ့တာတဲ့။ မြို့ထောင့်တစ်နေရာမှာ အလောင်းတွေကို မြှုပ်စေခြီး မြေကျွေးပေါ်ကို ဆင်တွေ့နဲ့ တက်နှင်းစေခဲ့သတဲ့။

စုဖုရားလတ်က ဗမာပြည်ရဲ့ ကျားမတစ်ကောင်လို့ တင်စား နိုင်ပါတယ်။ သိပေါ်မင်း ၁၉၁၆ ခုနှစ်မှာ နတ်ရွာစံပြီးတဲ့နောက် အကိုလိပ် အစိုးရက သူ့ကို ရန်ကုန် ပြန်လာခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာပဲ နေခွင့်ပြုပြီး သူအာဏာစက်ရှိခဲ့တဲ့ မန္တလေးကိုတော့ ပြန်ခွင့်မပေးခဲ့ပါဘူး။ ကျူပ်သိသလောက်တော့ ဗမာတွေက သူလုပ်ခဲ့တာတွေအတွက် ပြန်ပြီး လက်စားချေတာတွေဘာတွေ မလုပ်ပြုပါဘူး။ တာချို့ကဆိုရင် စုဖုရားလတ် ကို သဘောတော်ကြုံဖော်သေးသတဲ့။ ဒါက ရေးဟောင်းသမိုင်းကြောင်း တစ်ခုပါပဲ။ အဲဒီတုန်းက စုဖုရားလတ်ကို ပြန်ပြီး နှစ်းတင်ချင်တဲ့သူတွေလည်း ရှိမှုပါပဲ။ ဒါကြောင့်လည်း ပြုတိသူ့တွေက သူ့ကို မန္တလေး သွားခွင့်မပြုတာ ပေါ့။ ကျူပ် စုဖုရားလတ်ကို မဖြော်ဖူးလိုက်ပါဘူး။ ဒါပေမဲ့ သူနတ်ရွာစံတဲ့ ၁၉၂၅ ခုနှစ်ကိုတော့ မှတ်မိနေတယ်။

ဒါကြောင့် ကျူပ်သိတဲ့ ဗမာပြည်ဆိတာက ပြုတိသူ့တွေ သိမ်းစိုက်ပြီး ပိတိရိယူရင်မကြီးရဲ့ လက်အောက်ခံနိုင်းတစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့် ငယ်ဘဝမှာ ၁၉၂၀ ပြည့်နှစ်ရောက်တဲ့အထိ ပြုတိသူ့အုပ်ချုပ်မှုကို တော်လှန် ဆန်းကျင်တဲ့ လှပ်ရှားမှု ဘာမှမရှိခဲ့ပါဘူး။ လွတ်လပ်ရေးအတွက် လှပ်ရှားမှု တွေက ဒုတိယကမ္မာစစ်မတိုင်ခင်ကလေးမှာ နည်းနည်းချင်းစ,လာ တယ်။

ဗမာတွေက ဥရောပတိုက်သားတွေ အကျိုးအမြတ်ရနေတာကို

ကျေကျေနပ်နပ်လက်ခံကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ လက်ထက်မှာ အုပ်ချုပ်မှုကောင်းလို့ ကျေးလက်တွေမှာ အရင်ကလို စားပြတိက်တာမျိုး လုယက်တာမျိုးတွေ မရှိတော့လိုပါပဲ။ ဆေးရုံတွေရှိလာတယ်။ စက်မှုထွန်းကားလာတယ်။ ကိုယ်ယံကြည့်ရာကို ကိုးကွယ်ခွင့်ရှိပြီး ဘယ်သူကမှ မပိတ်ပင်ဘူး။ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု ဘာတစ်ခုမှ မချုပ်ချယ်ဘူး။ အရင်းရှင် စနစ်အောက်မှာ သူတို့လည်း စီးပွားရေးလုပ်တတ်လာကြတယ်။ အစိုးရွှေ့နှင့် တွေမှာ ဝင်လုပ်ကြတယ်။ အနောက်တိုင်းမှာ ထွန်းကားနေတဲ့ ဘောလုံးကတေးနည်းနဲ့ လက်ရွှေ့ထိုးခြင်းကိုပါ သူတို့တစ်တွေ ယူဆောင်လာကြတယ်။

ဗမာစစ်စစ်တွေက ရောင့်ရဲတင်းတိမိလျယ်တော့ သူတို့နိုင်ငံကို ဥရောပတိုက်သားတွေ လာအုပ်ချုပ်နေဖော့လည်း ဘာမှ မပြောကြပါဘူး။ ၁၉၀၅ ခုနှစ်မှာ ရျရှေးကို ဂျပန်က တိုက်လိုက်နိုင်တယ်။ အဲဒီမှာ ဗမာပညာတတ်တချို့က မျက်စိပွင့်လာကြတယ်။ အိန္ဒိယမှာ မဟတ္တာမကန္ဒိုက နယ်ချုပ်စနစ်တိုက်ဖျက်ရေး ကြိုးစားလာတော့ ဗမာပြည်မှာကလည်း အလှည့်အပြောင်း စဖြစ်လာတော့တယ်။

ကျိုပ် ဘုံဘေဘားမားကုမ္ပဏီရောက်တော့ သူတို့ သစ်ထုတ်လုပ်ရောင်းဝယ်ရေးလုပ်နောက်အခြေအနေကောင်းနေတယ်။ ဒါပေမဲ့ အလုပ်သမားတွေနဲ့ ကုမ္ပဏီအုပ်ချုပ်သူတွေ ကြားမှာတော့ ပြဿနာလေးတွေ ရှိနေတိပါတယ်။ ဒါကလည်း အင်္ဂလိပ်တွေက ဗမာတွေအပေါ်မှာ အထက်စီးက ဆက်ဆံပြီး မောက်မာမှုကြောင့်ပါ။ အဖြူကောင်တွေက သူတို့ဟာ အစစ်အရာရာ တိုင်းရင်းသားတွေထက် သာတယ်။ မြင့်မြတ်တယ်ဆိုတဲ့ အယူရှိနေကြတာကိုး။ ဒါကို ဗမာတရှို့က လက်သင့်မဆုံးပေါ့ တချို့က သည်းခံနေကြတယ်။

ကုမ္ပဏီက ဗမာပြည်မှာ တန်ခိုးထွားလာတယ်။ ဗမာပြည်တစ်ပြည်လုံးမှာ ရှိတဲ့ သစ်တောတွေက သူတို့ဟာလို့ အထင်ရောက်လာကြပါတယ်။ ဗမာပြည်သာမက အိန္ဒိယနယ်စပ် သစ်တောတွေက သစ်တွေပါ ခုတ်ကြပြီး ဗမာပြည်အလယ်ကို ဖြတ်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကနေ မျှားကြတယ်။ ရှုမ်းကုန်းပြင်မြင့်ဘက်ကလည်း ခုတ်ပြီး ယူတာပဲ့။ အဲဒီတော့ ပြင်သစ်အင်ဒိုချိုင်းနားကုမ္ပဏီ ဖြစ်လာပြီ။

သစ်ခုတ်ဖို့ဆိုတာက သူ့သက်တမ်းစွဲဖို့ လိုတယ်။ ကျွန်းသစ်ဆို

တာကလည်း တောထဲမှာ ပူးကပ်ပေါက်နေတာမျိုး၊ မဟုတ်ဘူး။ တစ်ဇကမှ ဆယ့်နှစ်ပင်လောက်ပဲ ပေါက်တာပါ။ ဖြီးတော့ ကျွန်းပင်တစ်ပင်က မြေပြင်ကနေ ရင်စိုးလောက်နေရာမှာ အနည်းဆုံး လေးပေခွဲ လုံးပတ်ရှိမှသာ ခုတ်ရပါတယ်။ အဲဒီထက် ငယ်တဲ့အပင်ဆိုရင် သစ်တော့ကြာနာက ခုတ်ခွင့် မပြုပါဘူး။ ဒီတော့ ကျွန်းပင်ကြီးတွေသာ ခုတ်ခွင့်ပြုတယ်ပေါ့။ ခုတ်ခွင့်ရှု ပြန်တော့လည်း ပြဿနာက ရှိပြန်တယ်။ တောထဲမှာက ကျွန်းသစ်တစ်မျိုး တည်း ပေါက်တာ မဟုတ်ပါဘူး။ ဝါးရုံးပင်တွေက ပတ်လည်မှာ ရှိနေတတ် တယ်။ ကျွန်းပင်ကို ကာပေးထားသလိုပေါ့။ ဒီတော့ ကျွန်းတစ်ပင်ခုတိဖို့ ဝါးရုံးပင်တွေ အရင်ရှင်းရပါတယ်။ ကျွန်းပင်တစ်ပင်ကလည်း ခုတ်နိုင်တဲ့အရွယ် ရောက်ပြီဆိုရင် အမြှင့်က ပေတစ်ရွှေးငါးဆယ်လောက် ရှိနေတတ်ပါတယ်။ လုံးပတ်က ပေနှစ်ဆယ်လောက်အထိ ရှိတတ်ပါတယ်။ အရွက်ကြီးတွေက လည်း ကြီးတယ်။ ကျွန်းပင်ရဲ့ အရွက်တစ်ရွှေ့ကို တိုင်းကြည့်ရင် ပြက်က ဆယ့်နှစ်လက်မဲကနေ ဆယ့်လေးလက်မဲလောက်အထိ ရှိတတ်ပါတယ်။

ကျွန်းရဲ့ အသားက အလွန်မေပါတယ်။ ဒါကြောင့်လည်း တန်ဖိုးရှိ တာပေါ့။ ဗမာကျွန်းကို ဈေးကွက်တင်နိုင်တဲ့အတွက် ကုမ္ပဏီမှာ အကျိုး အမြတ် အများကြီးရှိပါတယ်။ သူတို့က ငွေရင်းပြီး ငွေရှာတာပါပဲ။ ကုမ္ပဏီမှာ က ကျွမ်းကျင်သူရော မကွမ်းကျင်သူတွေပါ အလုပ်သမားပေါင်း များစွာ ရှိပါတယ်။

အောက်ခြေအကျခုံး အလုပ်သမားတွေကတော့ သစ်ပင်ခုတ်တဲ့ အလုပ်သမားတွေပါပဲ။ သူတို့က သစ်ပင်ကို လဲရှုတယ်။ အကိုင်းအခက်တွေ ကို ရှင်းရတယ်ဆိုတော့ အောက်ခြေအကျခုံး အလုပ်သမားတွေပါပဲ။ ကျွန်းပင်တွေကို ဘယ်လိုရှာသလဲ ဆိုတော့ ပွဲစားတွေက တစ်ဆင့်ရှာရတယ်။ သူတို့က တစ်ရွာဝင်တစ်ရွာထွက် သွားကြရင်း ကျွန်းပင်ရှိတဲ့ နေရာ ရှာကြ တယ်။ ဒီလိုရှာနိုင်ဖို့လည်း ကုမ္ပဏီက သူတို့ကို လခပေးထားပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ ကုမ္ပဏီက ကဲ့ပိုင်ရှင်တွေကို စုစုည်းထားတဲ့ ပွဲစားနဲ့ ဆက်သွယ်ထားတယ်။ လဲပြီးသား သစ်လုံးတွေကို ကဲ့တွေနဲ့ ဆွဲပြီး ချောင်းတဲ့ မြစ်ထဲရောက်အောင် ကွဲတွေနဲ့ ဆွဲပါတယ်။ အကောင်ရေ ရာနဲ့ချိပြီး ဆွဲကြတာပါ။ သူတို့ကတော့ ဆွဲတဲ့သစ်လုံးရဲ့ အလေးချိန်၊ အလျား၊ အရေအတွက်လိုက်ပြီး ပိုက်ဆံရကြပါတယ်။ ဆွဲရတဲ့ တောနဲ့ မြစ်အကွာအဝေးလည်း ပါတာပေါ့။ အရေးအပါဆုံးကတော့ ဆင်တွေပါပဲ။

သူတို့က သစ်လွှာထားတဲ့ တောတွေတောင်တွေထဲကနေ ကျွဲတွေဆွဲလို့ ရနိုင်မယ့် မြေပြန့်အထိ ရောက်အောင် ဆွဲပေးကြရပါတယ်။

ဆင်တွေက ပေါင်ချိန်ထောင်နဲ့ချိုပြီး လေးတဲ့သစ်လုံးတွေကိုတောင် ဆွဲနိုင်ကြပါတယ်။ သူတို့ အကူအညီသာမပါရင်တော့ ဒီသစ်လုံးတွေက နေရာကနေ တစ်လက်မတောင် ရွှေစရာအကြောင်းမရှိပါဘူး။ နှစ်တော်တော် ကြာကြာ လုပ်သက်ရှိလာသည့်တိုင် ကျေပ်ကတော့ သူတို့ခွန်အားကို အံ့ဩန်း ရှိနေဆဲပါပဲ။ ဆင်တွေက သစ်လုံးအလေးကြီးတွေကို တောတောင်ထူထပ်တဲ့ နေရာတွေကနေ ဆွဲကြရတာပါ။ သူတို့က လူတွေ၊ စက်တွေထက် ခွန်အား ပိုကြီးကြပါတယ်။ စက်နဲ့သယ်မယ်ဆိုရင် လမ်းရှိရှိုးမယ်။ ပလက်ဖောင်း ရှိရမယ်။ ဆင်ကတော့ ဒါတွေ ဘာမှမလိုပါဘူး။ သူတစ်ကောင်တည်းနဲ့ လုပ်သွားနိုင်ပါတယ်။

အလုပ်လုပ်ချင်စိတ်၊ တိရှှောန်ရဲ့ အထာကို နားလည်နှာ၊ သစ်အခြေ အနေနားလည်ကျွမ်းကျင်မှာ၊ ရာသို့တူကို ချိန်ကိုက်ခန့်မှန်းနိုင်မှ စတဲ့ အချက် တွေနဲ့ ပြည်စုံပြီး အချင်းချင်း ပူးပေါင်းလုပ်ဆောင်တတ်တယ်ဆိုရင် ဒီအလုပ် က အောင်မြင်တာပါပဲ။ ဒီခွန်အားတွေ ညီညွတ်မှုတွေကြောင့် ဘုံဘောား မားကုမ္ပဏီ အောင်မြင်တာပါ။

ကျေပ်က ချင်းတွင်း အထက်ပိုင်းမှာ အလုပ်သမားတွေကို အပ်ချုပ် ရတဲ့ အရာရှိတစ်ယောက်နဲ့ လိုက်သွားတယ်။ သစ်ခုတ်သမားတွေကို ကြည့်ပြီး သူတို့နည်းနာတွေကို လေ့လာကြည့်မိပါတယ်။ မမျှော်လင့်ဘဲ ကျေပ်ကို ခေါ်လာတဲ့ အရာရှိက ဖူးပါလေရော့။ သူက ဆေးကုဖို့အတွက် ဒီစကြိုတုံး ကို သွားလိုက်တာ ပြန်ကိုမလာတော့ပါဘူး။ ကုမ္ပဏီက ကျေပ်ကို ရာထူးတိုးပေးလိုက်ပြီး သူနေရာ အဝင်ခိုင်းတော့တာပဲ။ ဒီနေရာက ထင်တာထက် ပိုပြီး တာဝန်ကြီးပါတယ်။ ဒါပေမဲ့ ကျေပ်လူတွေက နှစ်ပေါင်းသုံးလေးဆယ် လောက် အတွေးအကြော်ရှိတဲ့ သူတွေဆိုတော့ လုပ်ရကိုင်ရတာ သိပ်မခက်လှ တာကြောင့် ကျေပ်မှာ အသက်ရှုံးနိုင်တော့တယ်။ သူတို့က အလုပ်မှာ ကျွမ်းကျင်နေကြတဲ့ သူတွေဆိုတော့ ဘာပြီး ဘာလုပ်ပါလို့ သိပ်ပြောစရာ မလိုတော့ပါဘူး။ သူတို့အလုပ် သူတို့သိတယ်။ သစ်ခွဲတဲ့သူက ခွဲ၊ ဆင် ဆေးကုတဲ့သူက က စသဖြင့် သူတို့အလုပ် သူတို့ သိကြပါတယ်။

ကျေပ်က သူတို့အရာရှိပေါ့။ ကျေပ်အထက်မှာက ကျေပ်အစီရင်ခံရတဲ့ အရာရှိတစ်ယောက် ရှိပါသေးတယ်။ သူကလည်း သူအထက်မှာ

ဗမ္မာမှစိုး

အဆင့်ဆင့်ရှိသေးတာဆိုတော့ အောက်ခြေကနေ ရုံးချပ်ရှိတဲ့ ဘုံဘောတို့၊ ရန်ကုန်တို့ဆိုတာ အတော်ဝေးတာပဲ။ အမြင့်ဆုံး အရာရှိတွေကတော့ ဖြတိသွေ့တွေပေါ့။ သူတို့က သစ်တော့ဌာနနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ကြတယ်။ ဒီစကြိတ်အရာရှိတွေကလည်း ဖြတိသွေ့တွေပါပဲ။ သစ်တော့ကြီး ဂိုင်းတစ်ခုစီအတွက်ကလည်း အရာရှိတစ်ယောက်စီ ရှိပြန်ပါတယ်။ သူတို့ကတော့ အထက်အရာရှိတွေ စစ်ဆေးရေးလာတဲ့အခါ အစိရင်ခံကြရ တာပေါ့။

သစ်တော့တွေကို လူည့်လည်စစ်ဆေးရတဲ့ အဲဒီ အရာရှိတွေကို တော့ ဗမာတော်တော်များများက မကြိုက်ကြပါဘူး။ သူတို့ကလည်း ဗမာ တွေအပေါ်ဆိုရင် အထက်စီးကနေ စကားပြောတတ်ကြတယ်။ ဗမာဆိုရင် နိမ့်ချဆက်ဆံတတ်ကြပြီး ဖြတိသွေ့တွေကိုသာ အလေးပေးကြတဲ့ သူတွေပေါ့။ ကျူပ်ကတော့ အဲဒီလို ခွဲခြားဆက်ဆံတာ မကြိုက်ပါဘူး။ ဒီအကြောင်းကို ကျူပ် ပထမဆုံးသတ်းပေး တိုင်ကြာခဲ့တဲ့သူက ဟက်ဂါပေါ့။ သိပ်သဘော ကောင်းတဲ့သူ။ ကျူပ်နဲ့ အဆင်ပြုရှုသာမက ကျူပ်အလုပ်သမားတွေနဲ့လည်း ပြောလည်ပါတယ်။ ဒါကြောင့် စစ်ဆေးရေးလာတဲ့ ဖြတိသွေ့တွေ မောက်မာ တာကို သည်းခံပါတယ်။ ခဏလာတာပဲလေလို့ သဘောထားပါတယ်။ ဟက်ဂါပြောင်းသွားတော့ သူ့နေရာမှာ ဂိုလ်မဲနဲ့ ဆိုတဲ့ကောင် ရောက်လာ တယ်။ ဒီကောင် ကျူပ်ကို ခပ်ရှင်းရှင်းဆက်ဆံပေါ့ သည်းခံလိုက်ပါတယ်။ ကျူပ်စိတ်ပါတ်ကျူမသွားပါဘူး။ ကျူပ်က ရုံးမှာထိုင်ပြီး စားဖွဲ့မှာ အလုပ်လုပ် ရတာထက် တောထဲမှာ ပျော်တဲ့ကောင်ကိုး။ နောက်တော့ ဒီကောင်က လွှန်လာတယ်။ ကျူပ် သည်းမခံနိုင်တော့တဲ့အဆုံး ဘုံဘောဘားမားကနေ အလုပ်ထွက်လိုက်တော့တယ်။ လုပ်သက် ခြောက်နှစ်၊ ခုနှစ်လောက် ရှိခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျူပ်က ဒီနှစ်အတွက် ဆင် ဘယ်လောက်၊ ဆင် ဦးစီး ဘယ်လောက်လိုမယ်ဆိုတာ တင်ပြရတယ်။ မိုးတွင်းတစ်တွင်းမှာ ကျူပ်အဖွဲ့က ထုတ်ပေးခဲ့တဲ့ သစ်လုံးရေက နည်းဘုမ္မဟုတ်ပဲ။ ဆောင်းတွင်းကျေတော့ ခုတ်ပြီးသား သစ်လုံးတွေ လိုက်ကောက်ရတယ်။ ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် သစ်တွေထုတ်ပေးခဲ့ပါတယ်။ အဲဒီ ကာလတွေအတွင်းမှာ တစ်နှစ်ပြီးတစ်နှစ် ရွှေပြီး ခုတ်လို့ဖြစ်မယ့် အကောင်းဆုံးသစ်တွေ ရွေးပေး ခဲ့တာပါပဲ။ ခုတ်တာနဲ့ မပြီးသေးဘူး အနီးဆုံး ဘယ်ချောင်းက မျှောမှာလဲ၊

ချောင်းရေက မိုးတွင်းမှာ ဘယ်လောက်အထိ ရေစီးသန်နိုင်သလဲ၊ ဒါတွေ တွက်ရသေးတယ်။ ရေစီးမသန်ပြန်ရင်လည်း ခုတ်ပြီးသား သစ်က ချောင်း ရှိုးမှာ တင်ပြီး ဆုံးမှာလေ။ ပြီးတော့ သစ်လုံးက ခြောက်ဖို့လည်း လိုသေး တယ်။

ခုတ်မယ်လို့ သတ်မှတ်လိုက်တဲ့ သစ်တော့မှာ ခုတ်မယ့်အပင်ကို မြေပုံပေါ်မှာ အမှတ်အသားပြထားရတယ်။ ခုတ်မယ့်သစ်ပင်က ပတ်ဝန်းကျင် ရှုပ်ထွေးနေတတ်တာလို့၊ အဲဒါတွေကိုလည်း ရှင်းရပါသေးတယ်။ ကျူပ်က ဒီဇိုရာမှာတော့ ခုတ်လောက်တဲ့သစ်ပင် မကျုန်တော့ပါဘူးလို့ သတင်းပို့ လိုက်ရင် စစ်ဆေးရေးများတစ်ယောက်က လာစစ်သေးတာပါ။ သူ့ဘာဝန်က ခုတ်လို့ရတယ်လို့၊ အမှတ်အသားပြထားတဲ့ အပင်တစ်ပင်မှ မကျုန်စေရေးပါပဲ။ ဒါတင်မကသေးပါဘူး၊ ခုတ်ထားတဲ့ အပင်တွေကိုလည်း သတ်မှတ်ထား တဲ့ နေရာထက် ပိုမြင့်တဲ့နေရာက ခုတ်လိုက်သလားဆိုတာလည်း စစ်သေး တာပါ။ ပိုမြင့်တဲ့ နေရာက ခုတ်မိရင် ရောင်းလို့ရနိုင်တဲ့သစ် ကျုန်ရစ်မှာ စိုးလို့ပါပဲ။ သစ်ခုတ်တာနဲ့ ပတ်သက်ပြီး ကန်းသတ်ထားတာတွေက အများ ကြီးရှိပါတယ်။ မြေပြင်ကနေ အမြင့်လေးပေါ့ ခြောက်လက်မကနေ ခုတ်ရု မယ်လို့ သတ်မှတ်ထားပါလျက် သူ့ထက်မြင့်တဲ့နေရာက ခုတ်မိရင် ပြဿနာ ပဲ။ ရှင်းပေတော့။

ကျူပ်မှာလည်း မကြာခဏ ဆိုသလို တောခပ်နက်နက်တွေထဲ သွားရပါတယ်။ ခုတ်လောက်တဲ့ သစ်ကိုတွေ့ရင် မြေပုံဆွဲ၊ အနီးပတ်ဝန်းကျင်မှာ သစ်မျော့ချုပ်ရမယ့် ချောင်းတို့၊ မြစ်တို့၊ ရှိသလား ကြည့်ရတယ်။ ဆင်က ဘယ်နေရာအထိ ဆဲလာမယ်၊ ကွဲက ဘယ်နေရာက စဆဲမယ် စတာတွေကိုလည်း ကျူပ်ပဲ ဆုံးဖြတ်ရတာပါ။ ကွဲတွေ အလုပ်လုပ်ချိန်မှာ ဆင်တွေက ချောင်းထဲဆင်း ရေကစားတာတို့ကြတာကိုး။

နောက်ကျေတော့ သစ်တော့အက ခုတ်လို့ရလောက်ပြီလို့ သတ်မှတ်တဲ့ သစ်ပင်တွေကို လေးပေါ့ ခြောက်လက်မအထက်ကနေ သင်းသတ်လိုက်တယ်။ ပင်စည်ကို သုံးလက်မလောက် ပတ်ပတ်လည် ရစ်ပြီး အခေါက်တွေ စွာလိုက်တယ်။ ဒီလိုလုပ်လိုက်တော့ အပင်က မခုတ်ခင် ကတည်းကသေးသွားပါတယ်။ အဲဒါကို သုံးနှစ်လောက် ပစ်ထားလိုက်တော့ အပင်က တော်တော်ခြောက်သွားပြီ။ သစ်ရဲ့သဘောက အစိုးဘဝမှာ တော် တော်လေးပေမဲ့ ခြောက်သွားပြီဆုံးရင်တော့ ပေါ့သွားပါတယ်။ ခြောက်သွား

ရင် ရေပေါ်မှာလည်း ပေါ်နိုင်ပါတယ်။ ဒါကြောင့် သစ်ထုတ်တဲ့အလုပ်က အဆင့်ဆင့်ရှိပါတယ်။

ဗမ္မာပြည်မှာ သစ်ခုတ်တာက ကနေဒါတို့၊ အမေရိကန် အနောက် မြောက်ပိုင်းတို့မှာ ခုတ်တာနဲ့ မတူပါဘူး။ သစ်ပင်လဲကျနေတဲ့အခိုင် တစ်ယောက်ယောက်က မသိဘဲ အဲဒီဘာက်လျှောက်သွားလို့လည်း အော်ဟစ် သတိပေးမှာ မဟုတ်ပါဘူး။ နှစ်ယောက်က တစ်ပင်မှာ လွှဲခွဲနေကြတဲ့အခိုင် နောက်နှစ်ယောက်က နောက်ထပ် မိုင်ဝက်လောက် ဝေးတဲ့နေရာမှာ သူတို့လို ပဲ လွှဲခွဲနေကြမှာပါ။ ဒါကြောင့် တစ်နေရာတည်းမှာ အလုပ်သမားအများကြီး မတွေ့နိုင်ပါဘူး။ လူနှစ်ယောက်က သစ်ပင်တစ်ပင်လဲဖို့ဆိုတာ အချိန် လေး၊ ငါးနာရီလောက် ကြာပါတယ်။ အပင်လဲကျသွားပြီဆိုရင် သူတို့အလုပ်က တဗြားအပင်ဆီ ရွှေသွားရဲပဲ။ လူပြီးသား အပင်ကို ဆင်တွေက လာခွဲမှာပါ။ ဒါကြောင့် သစ်ခုတ်နေတဲ့ ပတ်ဝန်းကျင်ကအသံ သိပ်မကြားရဘူး။ ဆင်နဲ့ ဆွဲပြီဆိုမှ ဆင်းစီးက သူ့ဆင်ကို အမိန့်ပေးသံလောက်သာ ကြားရပါတယ်။

ကျေပ် ကစ်ပလင်ရဲ “မန္တလေး”ကဗျာကို ဖတ်ကြည့်တော့-

ဆင်တွေက သစ်တွေကို ဆဲချဲနေကြတယ်

နောက်ကျိုပေရေနေတဲ့ ရောင်းရေထဲမှာပေါ့

အသံတွေ တိတ်ဆိတ်နေပြီး

ဆင်းစီးတွေရဲ အမိန့်သံသာ ကြားနေရတော့

စကားပြောဖို့တောင် ကြားက်မိပါရဲ့။

သစ်ထုတ်တဲ့ အလုပ်လုပ်နေရတာဆိုတော့ ကျေပ်က တစ်နေရာ တည်းမှာ မနေရဘဲ အမြဲသွားနေရတာပေါ့။ ချင်းတွင်းဘက် ရောက်နေတဲ့ အခါးရှိသလို ရေရှတိမြစ်ကို ဖြတ်ကူးကြပြီး ရွှေလီဘက် ရောက်နေတဲ့အခါ လည်း ရောက်ပေါ့။ ရွှေလီမြစ်ကတော့ သစ်သမားတွေအကြိုက်တွေတဲ့ မြစ်တစ်စွဲးပါပဲ။ သူ့ကမ်းနဖူးမှာတင် ကျွန်းပင်တွေက အစီအရိုက်နေက တာကိုး။ တကယ့် သစ်ကောင်းတွေထွက်တဲ့ နေရာပါပဲ။

ကျေပ်က ဌာနချုပ်ကို သတင်းလို့ရတဲ့ တစ်လမှာ သုံးရက်လောက်က လွှဲရင် ခရီးသွားနေတာပါပဲ။ တစ်နေရာ သုံးလေးရက်လောက်သာ ကြာပြီး နောက်တစ်နေရာ ကူးနေတာပါ။ ဆောင်းတွင်းဆိုရင် ရွှေကျင်တဲ့နဲ့ အိပ်ပြီး မိုးတွင်းဆိုရင်တော့ ငါးတဲ့ကလေးတွေနဲ့ နေရပါတယ်။ မိုးတွင်းကျတော့ ရွှေကျင်တဲ့က သုံးလို့ မကောင်းတော့ပါဘူး။ တဲ့တဲ့မှာထားတဲ့ ပစ္စည်းတွေပါ

ဖိုကုန်တတ်တာကြောင့်ပါ။ တစ်ခါတလေ တဲထဲမှာတင် ဖျို့က ခြေမျက်စီမြှုပ်  
လောက်တဲ့အထိ ဖြစ်တတ်တာကိုး။ ဒီတော့ ဖိုးတွင်ဆိုရင် ဝါးတဲ့ကလေး  
တွေ ဆောက်နေရတယ်။ သုံးဘက်သုံးတန်ကို လူတစ်ရပ်စာအမြှင့်လောက်  
ကာြီး မျက်နှာစာကိုတော့ အဖွင့်ပဲ ထားလိုက်တယ်။ အောက်မှာတော့  
မိုးရနဲ့ ဖျို့မဝင်နိုင်အောင် ကြမ်းခေါင်းထားရပါတယ်။ ယာယိတဲ့လေးတွေက  
မိုးတွင်းမှာ ကျူပ်တို့ နားခိုရာပါပဲ။

တဲထဲမှာ နားနေရင်း မကြာခဏဆိုသလို အသံတွေကြားရတတ်  
ပါတယ်။ တော့ကောင်တွေရဲ့ အသံတွေပေါ့။ တစ်ခါတလေ ကျားနဲ့ ကျား  
သစ်တွေရဲ့ အသံပါ တဲပတ်ဝန်းကျင်မှာ ကြားရတယ်။ တစ်ခါတလေ ဝက်ဝံ  
လည်း ရောက်လာတတ်တယ်။ ဝက်ဝံဆိုရင်တော့ ရေခံပဲတဲ့ သံပုံးကို မောက်  
ပြီး တစ်ခုခုနဲ့ ခေါက်အသံပေးလိုက်တာနဲ့ ပြီးတော့တာပါပဲ။ ဒါပေမဲ့ မိုး  
တွေ ခပ်သည်းသည်းရွာလို့ ချောင်းထဲမှာ ရေတွေပြည့်နေဖြံဆိုရင် ကျူပ်တို့  
ချထားတဲ့ သစ်လုံးတွေ စီးမျောသွားတဲ့ အသံကြားရရင်လည်း ကျူပ်ကတော့  
ဖျော်ခနဲ့ နိုးတတ်တာပါပဲ။

ပြဿနာက ကျူပ်တို့ ဖွဲ့ထားတဲ့ သစ်ဖောင်တွေက ချောင်းထဲက  
နေ ကောင်းကောင်းစီးမျောမသွားဘဲ တစ်ခုခုနဲ့ ပြီးနေဖြံဆိုရင်တော့ အလုပ်  
ရှုပ်ကြတော့တာပဲ။ ဘယ်အခိုန်း ဘယ်နာရီပဲဖြစ်ဖြစ် လူကတော့ ထဲလို့ရ  
တယ်လေ။ ဒါပေမဲ့ သစ်ဖောင်ဆွဲချိဖို့က ဆင်တွေရဲ့ အားက လိုသေးတယ်။  
ဆင်တွေခများကလည်း လူနဲ့ထပ်တဲ့ တစ်နေ့လုံး အလုပ်လုပ်ထားကြရတာ။  
အမေရိကားမှာကတော့ သစ်ဖောင်တွေ ပြီးနေရင် လူတွေကပဲ ဝါးလုံးတွေနဲ့  
ဝိုင်းထိုးကြတာကိုး။ ကျူပ်တို့ သစ်ဖောင်ဖွဲ့တယ်ဆိုတာက သစ်လုံးအသေး  
တွေကို ရှုံးမှာ ထားပြီး အကြီးတွေ နောက်မှာထား ဖွဲ့ကြတာ။ ချောင်းရေ့  
တော်လာပြီးဆိုတာနဲ့ သစ်ဖောင်တွေက အလိုင်လိုစီးပါသွားပြီး မြစ်ထဲ ရောက်  
သွားတာကိုး။ မြစ်ထဲရောက်လာတဲ့ သစ်လုံးအတွဲတွေကို ဌာနက လူတွေက  
ပေါင်းပြီး ဖောင်ကြီးတွေ ဖွဲ့ကြပါတယ်။ ပြီးတော့မှ မြစ်ထဲကနေ မျောရတာ  
ပေါ့။

သစ်ဖောင်တွေက တစ်ခုခုင်းမျောတာ မဟုတ်ပါဘူး။ ဖောင်  
နှစ်ဆယ်၊ အထိတ်လောက် တစ်စုထပ်တွဲပြီးမှ မျေားတာပါ။ ဖောင်ပေါ်မှာ လူ  
လိုက်နေကြတယ်။ ဖောင်မျောတဲ့နေရာမှာ ဦးစီးတဲ့သူက ကျွမ်းကျင်သူ ဖြစ်  
ရပါတယ်။ ဒါကလည်း မိရိုးဖလာ မျိုးရိုးစဉ်ဆက်လုပ်ကြတဲ့ အလုပ်တစ်ခု

ပါပဲ။ မြစ်ထဲမှာ ဖောင်မျွားပုံကို သားက အဖေဆီကနေ သင်ယူရတာပဲ။ သူ့က ကြီးလာတော့ ဦးစီးပြီး သူ့သားကို တစ်ဆင့် ပြန်သင်တာပေါ့။ ကျေပိုက ဖောင်ပေါ်မှာ ဒိုက်လုပ်နေတဲ့ ကျွမ်းကျင်သူ ဖောင်သမားတစ်ယောက်နဲ့ လိုက်သွားဖူးတယ်။ ဖောင်ပေါ်မှာ ဆောက်ထားတဲ့ တဲ့ထဲမှာပဲ မိသားစု နေကြတာပဲ။ သူတို့က အမိုးကျတော့ မိုးရေကာဖျင်ကို သုံးကြပါ တယ်။ ကျေပိုတို့ စတိုင်ကျကျစီးပြီး ဓရာဝတီကို စုန်ဆင်းလာလိုက်တာ ရန်ကုန်ရောက်တဲ့အထိပဲ။ ဖောင်တွေအားလုံးက အဲဒီလောက်ဝေးတဲ့အထိ သွားကြတာမှ မဟုတ်ပဲ။ တရှု့က မန္တလေးမှာ ခရီးဆုံးတယ်။ ဒါပေမဲ့ သစ် စက်အကြီးဆုံးတွေက ရန်ကုန်မှာ ရှိတာဆိုတော့ ဖောင်အများစုကတော့ ရန်ကုန်အထိ သွားကြရတာပါပဲ။

ဘုံဘောသားမားမှာ လုပ်ခဲ့ပြီးရဲ့တဲ့ အဲဒီ အတွေ့အကြုံကတော့ ဘယ်တော့မှ မမေ့တော့ပါဘူး။ ကျျုပ် အလုပ်ကြီးစားခဲ့တယ်။ လုပ်ရတာ လည်း ပျော်ပါတယ်။ သစ်ဖောင် တစ်ခုခုများပြုနေတဲ့အသံ ကြားရပြီဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ပင်ပန်းနေတာပဲဖြစ်ဖြစ် ကျျုပ် နှီးတယ်။ တစ်ခါတလေ လူတွေ မကျွန်းမာတာတို့၊ ဆင်တွေ အလုပ်မလုပ်ချင်လို့ ကတ်နေတဲ့ အချိန်မျိုးတွေလည်း ကြံ့ခဲ့ပေမဲ့ စိတ်မပျက်ခဲ့ပါဘူး။





## ပြီးဝင်းပြမ်း၏ အထွေပြတိအကျဉ်းချုပ်

၁၉၄၆ ခုနှစ် မေလ ၂၈ ရက်နေ့၊ တွင် မိဘနှစ်ပါးဖြစ် သော (ပြီး)ကျားဘ ညီး၊ ဒေါက်ည်ကြည်တို့မှ မန္တလေးမြှုတွင် မွေးဖွားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် မန္တလေးမြို့၊ ဒိုင်ဒုစီဇ်အထက်တန်းကော်း၌ စတင်ပညာသင်ကြားခဲ့ပြီး ယင်းကော်းမှပင် ၁၉၆၃ ခုနှစ်၌ တက္ကသိလိဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ဆရာများဝေ အယ်ဒီတာအဖြစ် ဆောင်ရွက်သော စုထောက် မဂ္ဂဇိုင်း၌ တို့လူညွှန် ဝင့်ကြွေးဆိုတာ ဝါယွှေ့ဖြင့် စာပေလောကသို့ ဝင်ရောက် ခဲ့သည်။ စုထောက်၊ ရုပ်ရှင် ချစ်သူ၊ ရုပ်ရှင်ကျာနယ် စသည်တို့တွင် ဘာသာ ပြန်ဆောင်းပါးများ၊ ပင်ကိုယ်ရေး ဝါယွှေ့များ ရေးသားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပညာရေးစနစ် ပြောင်းလဲ၍ စီးပွားရေးတက္ကသိလိ(ရန်ကုန်)သို့ ပြောင်းဆွဲ ပညာသင်ကြားပြီး ၁၉၆၇ ခုနှစ်တွင် ဝါကိုဇ် (စာရင်းကိုင်နှင့် စာရင်းစစ်)ဘဲ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၌ အလုပ်သင်အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။

၁၉၇၉ ခုနှစ်တွင် ရုပ်ရှင် အောင်လံမဂ္ဂဇိုင်း၌ ဝင်းပြမ်း၊ အနည်ညီး ကလောင်အမည်များဖြင့် ဆောင်းပါးများသားပြီး ဝေလင်းဟန် ကလောင် အမည်ဖြင့် ဂိုတေဝန်ရေးဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ် ဒုတိယအကြံမဲ့ ပြန်လည်ထုတ်ဝေသော အယ်ဒီဘာဂျုပ် ဦးမြတ်လိုင်၏ ပေဖူးလွှာမဂ္ဂဇင်းတွင် ဝင်းပြီမဲ့ ကလောင်အမည်ဖြင့် စာရေးဆရာတိုးမှားအား အင်တာဗျားမေးမြန်ခဲ့ပြီး အနည်ညွှန်မဲ့ မိုးကျော်ထွန်း၊ ဘို့၊ ဝင်းကို ကို ကလောင်အမည်တို့ဖြင့် ပေါ်ပြဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ရွှေအမြိုက်မဂ္ဂင်းကို ကိုယ်ပိုင် ထုတ်ဝေခွင့်ကတ်ဖြင့် ထုတ်ဝေခဲ့သည်။ အစိုးရဝန်ထမ်းဖြစ်၍ တဗြားထုတ်ဝေသူအား လွှာကြောင်းပေးကာ အယ်ဒီတာအဖြစ် တာဝန်ယူ တည်းဖိတ်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ရသုံးမှန်းခြင့်တောင်းဦးစီးဌာနမှ လက်ထောက်ဖွံ့ဖြိုး  
ကြားရေးမှူးအဆင့်ဖို့ အပြုံမှုတော်ယူခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဧရာဝတီတော် စာပေဆိုရို အသက် ၆၀ ပြည့်မွေးနောက် အတွက် တွဲဖက်ကျင်းပကာ စာပေဆူများ ချီးမြင့်ခဲ့သည်။

ဘာသာပြန်လုံးချင်းများအနကဖြင့် အလုပ်စွာပရက်စလေ၏ တရားမဝင် အနီးရေး သားသော စာအုပ်ကို အထိုက်နည်းကောင်း၊ ခိုင်ယာနာ၏ တိတ်တရားချစ်သူ ဂျမ်းစံဟေးဝင်ရေးသားသော Love and War ကို အချစ်နှင့်စစ် အမည်ဖြင့်လည်းကောင်း၊ ခိုင်ယာနာ၏ ဘဏ္ဍာတိုးပေါင်ဘာရယ်လုပ်ရေးသားသော Royal Duty စာအုပ်ကို မင်းမှုထမ်းအမည်ဖြင့်လည်းကောင်း၊ အင်ဒရး မော်တန် ရေးသားသော အင်ဂျလိနား ဂျိလိုက် အာဇာပိုင်း အာဇာပိုင်းတော်၏ Angelina စာအုပ်ကို ဆင်စွဲယန်းတော်ပေါ်က မင်းသမီး၊ သို့မဟုတ် အင်ဂျလိနားဂျိလို အမည်ဖြင့်လည်းကောင်း၊ စာရေးဆရာမဆုဒါရားရေးသားသော The King in Exile စာအုပ်ကို နှစ်းကျွော့ရင် အမည်ဖြင့်လည်းကောင်း ဘာ သာပြန်ခို ရေးသားခဲ့သည်။ နှစ်းကျွော့ရင် ဘာသာပြန်စာ အုပ်ကို ၁၅ ကြိမ်မြောက် ဆရာဝန်တင်နွေစာပေဆု ၂၀၁၇ ခုနှစ်တွင် ဆုချို့မြှင့်ခြင်းခံရသည်။ ပေမူးလွှာမဂ္ဂခေါ်းတွင် ရေးသားခဲ့သော စာရေးဆရာများ၏ အင်တာဗျားများအနကမှ ဆရာ မြေသန်းတင့်နှင့် ဆရာ အောင်သင်းတို့နှစ်ယောက်၏အင်တာဗျားများကိုပေါင်း၍ “ဗားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူနှင့် စာပေလူကြမ်းမင်းသား” ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို သုတစ္ဆုံးစုံစာပေဆု ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်ခြင်းခံရသည်။

မဟာစာပေမှ အမူဘယ်လင်၊ အမူစောင်း၊ မယ်အမာ ဘာသာပြန်  
စာအပ်များကိုလည်း ထုတ်ဝေခဲ့သည်။

ເບົາລິດູ້ນີ້ແມ່ນ ດັກແລ້ວເອົ້າຢືນຢັນວ່າ ບັນຍາໄດ້

၅၈၂။ အထွေထွေတိကို ၂၀၁၇ ခုနှစ်တွင် ဖအေတူသား၊ အမည်ဖြင့်လည်းကောင်း၊ အဆိုတော် ရုပ်ရှင်မင်းသမီး၊ ဂျိနိယာလိုပက်ခါ ရေးသားသော True Love စာအုပ်ကို အချစ်စစ် အချစ်မှန် ဆိုသည်မှာ၊ The King Exile စာအုပ်ကို နှစ်းကျေဘုရင်၊ Dog Eat Dog စာအုပ်ကို အတ်တူသားစားသူများ၊ After Tears စာအုပ်ကို မျက်ရည်ရဲ့နောက်မှာ၊ Becoming စာအုပ်ကို ဖြစ်တည် ခြင်း၊ Return of the Young Prince စာအုပ်ကို မင်းသားလေး ပြန်လာပြီ စာအုပ်တို့ကို ဝါတို့စာပေမှ ထုတ်ဝေဖြန့်ချိခဲ့သည်။

Writer မဂ္ဂဇင်းတွင် ဖော်ပြထားသော စာရေးခြင်းဆိုင်ရာ ဆောင်းပါး များကို ရွှေအမြဲတော့ရွှေဇင်းတွင် ဘာသာပြန်ဆိုခဲ့သည်များကို နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ခေါင်းစဉ်ဖြင့် စုစုပေါင်း စုစုပေါင်းထုတ်ဝေခဲ့သည်။

၁၉၈၇ ခုနှစ်တွင် မြေဝတီရပ်မြေင်သံကြားအစီအစဉ်အတွက် မေးကြည့် ဖြေကြည့် ပဟောဌားအစီအစဉ်ကို စီစဉ်တင်ဆက်ရာ ဒါရိုက်တာ ချိုင်းရှိနိုက ရိုက်ကူးပေးခဲ့သည်။ ထိုအစီအစဉ်ကိုပင် MRTV-4ရုပ်မြေင်သံကြားအစီအစဉ် အတွက် ဒါရိုက်တာ ချိုင်းရှိနိုနှင့် ပြန်လည်ရိုက်ကူးကာ ၂၀၁၆ ခုနှစ်၊ အောက်တိဘာလ ၁၆ ရက်နောက် စတင် လွှင့်ထုတ်ခဲ့သည်။ တစ်လလျှင် လေးကြိမ်နှင့် ခုနှစ်လအတွက် ရိုက်ကူးပေးခဲ့ပြီး ဖြစ်သည်။ မေးကြည့် ဖြေကြည့် ပဟောဌားအစီအစဉ် အမှတ်(၂)ကိုလည်း တာဝန်ယူ ရိုက်ကူးပေး ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလမှ စတင်ကာ MRTV-4 မှ စတင်ထုတ်လွှင့်ခဲ့သည်။

ယခု တင်ဆက်မည့် လိပ်ပြာကူး ထူးခြားသူများ အင်တာဗျားအစီအစဉ်မှာ ကမာရွတ်မီဒီယာအတွက် ပီဒီယိုရိုက်ကူးထုတ်လွှင့်ပေးခဲ့သည့် အစီအစဉ်များကို စာဖြင့် ပြန်လည် ဖွဲ့သီထားခြင်း ဖြစ်ပါသည်။

